



မန္တလေးနေ့စဉ်

The Mandalay Daily

၁၉၉၅ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ စတင်ထုတ်ဝေသည်။

ပြတ်ပုဒ္ဒန္တ အဆုံးအမတရား

ရတနာသုံးပါးတည်းဟူသော ဤကိုးကွယ်ရာသည် သာလျှင် ဘေးကင်းစေနိုင်သော ကိုးကွယ်ရာ၊ မြတ်သော ကိုးကွယ်ရာမည်၏။ ဤရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သည့်အတွက် ဆင်းရဲအားလုံးမှ လွတ်၏။

(ဓမ္မပဒ)

အတွဲ(၂၇)၊ အမှတ်(၂၇၂)၊ ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်၊ ၂-၉-၂၀၂၄၊ တနင်္လာနေ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်

- ၁။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက် သွားမည်။
- ၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျိုးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံစီးပွားမြှင့်တင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်။
- ၃။ နိုင်ငံတော်၏ပဏာမအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိ ထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်။
- ၄။ စစ်မှန်စွာစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
- ၅။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန် မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရ အား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

သန်းခေါင်စာရင်းရလဒ်ဟာ နိုင်ငံအတွက် အရေးပါတဲ့ အချက်အလက်များဖြစ်သလို မိမိတို့တစ်ဦးချင်းအတွက်လည်း အကျိုးကျေးဇူးရရှိစေမှာလည်းဖြစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူ့သို့ ပြောကြားသည့် ဗီဒီယိုမိန့်ခွန်း
 (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)

ချစ်ကြည်လေးစားရပါသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား မိဘပြည်သူများ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး ကောင်းကျိုးမရှိအပြာဖြာနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဆယ်နှစ်တစ်ကြိမ် ကောက်ယူရတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးမှာ တစ်ပြိုင်တည်း ကောက်ယူတော့မှာဖြစ်ပါတယ်။ ဒီကနေ့ကစပြီး ရေတွက်ကြည့်ရင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို စတင်ဖို့ ရက်ပေါင်း (၃၀)သာ လိုပါတော့ တယ်။

စာမျက်နှာ ၃ သို့ ၃*

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧနီး ဒေါ်ကြူကြူလှ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) တွင် ကိန်းဝတ်စပယ်တော်မူလျက်ရှိသည့် မြတ်ပုဒ္ဓ၏ စွယ်တော်ပွားကို ဖူးမြော်ကြည့်ညိုစဉ်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဧနီး ဒေါ်ကြူကြူလှ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ သွားရောက်ဖူးမြော်ကြည့်ညို

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧနီး ဒေါ်ကြူကြူလှ၊ ဧနီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဓမ္မပါလကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ သွားရောက်ဖူးမြော်ကြည့်ညိုသည်။

စာမျက်နှာ ၄ သို့ *

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာ ၂ ရက်၊ တနင်္လာနေ့။



ကောင်းမြတ်သော မင်္ဂလာရှိသော အမွေတို့ကို ဆက်လက်ထိန်းသိမ်းကြပါစို့

မင်္ဂလာတရားတော်ကို ငယ်စဉ်အခါကလေးဘဝမှာပင် သင်ကြားပေးခဲ့ခြင်းက အနာဂတ်ဘဝတစ်လျှောက်လုံးတွင် လူမှုဆက်ဆံရေး၊ ဘဝအောင်မြင်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးတို့အတွက် ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် ကြီးပွားချမ်းသာကြောင်းနှင့် မကောင်းမှုဟူသမျှတို့ကို ပယ်ဖျောက်နိုင်ကြောင်းဟူ၍ ဖြစ်သည်။

မြန်မာတို့သည် ဗုဒ္ဓဘုရား၏ အဆုံးအမအောက်တွင် ဗုဒ္ဓဘာသာဝင်ကောင်းပီသစွာ ခေတ်အဆက်ဆက်နေထိုင်ကြ သူများဖြစ်သည်။ ဟိရိဩတ္တပ္ပတရားကို လက်ကိုင်ထားကာ နူးညံ့သိမ်မွေ့စွာဖြင့် ပြောဆိုဆက်ဆံလေ့ရှိကြသည်။

ရှေးခေတ် မြန်မာပညာရေးတွင် ဘုန်းတော်ကြီးကျောင်း များ၌သာ ပညာသင်ကြားခွင့်အခြေစိုက်သည်။ ကျေးရွာတိုင်း တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစေခြင်းဖြင့် ထို ကျောင်းများတွင် ကျေးရွာမှ ကလေးငယ်များ မြန်မာစာ အခြေခံသင်ပုန်းကြီးကို စတင်သင်ယူကြရသည်။ ပုထ္တောဝါဒ ဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ မြိုက်မြိုက် အားရ၊ တတ်ပြီးမှတည်း၊ မင်္ဂလာသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ်လုံလ၊ မကြာရခင်၊ ဓိပ္ပာယ်ငင်၍၊ သိမြင်စိမ့် ကြောင်း”ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး ၏ သင်ရိုးညွှန်းတမ်းကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီး ကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလာသုတ်ကို အဓိပ္ပာယ်နှင့်တကွ နားလည်သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့်ပင် ရှေးခေတ်ပညာရေးစနစ်တွင် မင်္ဂလာသုတ် ကို ကျောင်းသား၊ ကျောင်းသူတို့ ရိုသေလေးစားစွာ သင်ယူ ခဲ့ခြင်းဖြစ်သည်။ စင်စစ်မင်္ဂလာသုတ်သည် ရွတ်ဖတ်တတ်ရုံ၊ အဓိပ္ပာယ်သိရှိမှုမဟုတ်ဘဲ ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြင့် ဘဝတစ်သက်တာ ကောင်းကျိုးချမ်းသာရရှိနိုင်သည့် တရား ပင်ဖြစ်သည်။

မြန်မာတို့သည် ကောင်းမြတ်သော၊ မင်္ဂလာရှိသော အမွေ ကို ခေတ်အဆက်ဆက်ကပင် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြ သည်။ ကမ္ဘာတည်သရွေ့မြန်မာဟူသည့် ယဉ်ကျေးသိမ်မွေ့ စွာပြောဆိုဆက်ဆံတတ်သည့် လူမျိုးဖြစ်ကြောင်း ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရန် အလွန်ပင်အရေးကြီးလှသည်။

“မင်္ဂလာလမ်းမ လျှောက်လှမ်းသွားတဲ့ ပုဂ္ဂိုလ်ဟာ လမ်းဆုံးရောက်တာနဲ့ ဒီမုတ်တိုင်ရောက်ရုံမျှဖြစ်ပါတယ်” ရောက်သွားလို့ရှိရင် “သဗ္ဗတ္ထ မပရာဇိတာ”-ဘယ်တော့မှ ကိုယ်ကရှုံးတယ်ဆိုတာမရှိဘူး။ “သဗ္ဗတ္ထ သောတ္တိကစ္ဆန္တိ”- အရာရာပင်သိမ်းပြီးပြည့်စုံအောင်နိုင်ခြင်း ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက မင်္ဂလာသုတ်မှာ ဒီလိုဟောထားတာ ဖြစ်တယ်”ဟူ၍ မင်္ဂလာသုတ် အနှစ်ချုပ်တရားတော်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောကြားထားသည်။

သို့ဖြစ်ရာ လူသားတိုင်း မှတ်ဖွယ်မှတ်ရာ အသိအလိမ္မာ တို့ကို လက်ခံရယူလိုက်နာကျင့်သုံးကြခြင်းဖြင့် ဘဝတစ်သက် တာအတွက် ကောင်းကျိုးချမ်းသာများဖြစ်ထွန်းရရှိခြင်းနှင့် မကောင်းမှုတို့ပယ်ဖျောက် ပျောက်ကွယ်ခြင်းရလဒ်များ ခံစား ကြရမည်ဖြစ်ရာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အမွေ တို့ကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

မန္တလေး ဆုထူးပန်အဘိဓမ္မာတိုးတက်ပြန့်ပွားရေးအသင်း ထူးချွန်ဆုနှင့် အောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ

မန္တလေး စက်တင်ဘာ ၁ မန္တလေး ဆုထူးပန်အဘိဓမ္မာ တိုးတက်ပြန့်ပွားရေးအသင်းတွင် ထူးချွန်ဆုနှင့် အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်မြေသာစံ မြို့နယ် မဟာဒီပဝယ်ကျောင်း တိုက်ရှိ ရွှေတောင်သာ ဓမ္မဗိမာန် တော်၌ ကျင်းပသည်။ ဆက်လက်၍ အဘိဓမ္မာ အခမ်းအနားသို့ အသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် အမှု ဆောင်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား ဓမ္မဗိမာန်ဆရာများ စုံညီစွာ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဗုဒ္ဓလှိုင်းပြီး အသင်း နာယက ဦးလှဘော်က ဂုဏ်ပြု အမှာစကားပြောကြားကာ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းမြင့် က အသင်း၏ လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းတင်ပြ သည်။



နာယက ဦးမျိုးအောင်က ဆုထူးပန် ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အောင်လက်မှတ် များကို နာယက ဦးကလှက တစ်ဦးချင်းပေးအပ်ပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ) (ဝဠု)

ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများ ဟောပြောပို့ချ



မန္တလေး စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် Arr Man Thit Co.,Ltd ဝန်ထမ်းရေးရာဌာန တို့ ပူးပေါင်း၍ ကြက်ခြေနီ အကြောင်းနှင့် ရှေးဦးပြုစုခြင်း အကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ဩဂုတ် ၃၁ ရက်

နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ချမ်းမြသာစည်မြို့နယ် ၁၀၇ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်း ကြားရှိ Arr Man Thit Co., Ltd ရုံးခန်းမတွင် ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး ကြက်ခြေနီကြီး ကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကော်မတီဝင် များ၊ ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မန္တလေး တိုင်းဒေသကြီး ကြက်ခြေနီကြီး ကြပ်မှုကော်မတီမှ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းတွင် မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးကျော် ကျော်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ၊ ထိခိုက်ဒဏ်ရာရှေးဦးပြုစုနည်းများ၊ လူနာဆန်းစစ်ခြင်းဘာသာရပ်များ အား မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ နည်းပြများက စာတွေ့၊ လက်တွေ့ ပုံစံငယ်များဖြင့် သင်ကြားပို့ချပေးခဲ့ ကြောင်း သိရသည်။ (အပေါ်ပုံ) (ဝဠု)

မိုးစပါးစံပြကွက်များအား ဓာတ်မြေဩဇာ စုပေါင်းကြပ်စုခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ငါးနန်းစွန် စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး ငါးနန်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေး အတွက် မိုးစပါးစံပြကွက်များအား တောင်သူများက ဓာတ်မြေဩဇာ စုပေါင်းကြပ်စုခြင်း ကွင်းသရုပ်ပြ ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ က ရွာသစ်ကျေးရွာအုပ်စု၊ ကွင်း အမှတ်(၉၅၄/၁၅၄၈)၊ ဦးပိုင် အမှတ်(၅၅)၊ တောင်သူဦးကြဲတိုင်း အောင်၏ မိုးစပါးစိုက်ခင်း(၅)ဧက တွင် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မိုး စပါးစိုက်တောင်သူများက အဆို ပါ မိုးစပါးစိုက်ခင်း၌ ဓာတ်မြေ ဩဇာ စုပေါင်းကြပ်စုခြင်း ပြုစုခြင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးအောင်ဆန်းလင်းက မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်တင် လာစေရန်နှင့် တစ်ဧကပန်းတိုင် အထွက် ရရှိရေးအတွက် စိုက် ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ ဒေ သနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း

ဖြင့် ရရှိလာမည့် အကျိုးကျေးဇူး လင်းဆွေးမွှေးခဲ့သည်။ များ၊ စပါးပင်၏ သက်တမ်း ထို့နောက် စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ရုံးဝန်ထမ်းများက တက်ရောက်လာသော တောင်သူ များအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။ (အောက်ပုံ) မြို့နယ်(မြန်/ဆက်)

သတင်းများ Online မှတ်စာပေးပို့နိုင် မန္တလေးနေ့စဉ်သတင်းစာတိုက်သို့ ပေးပို့လျက် ရှိသော သတင်းများအား mdydailynews- paper @gmail.com မှ တစ်ဆင့် အချိန်မီ ပေးပို့နိုင်ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)



သန်းခေါင်စာရင်းကရိုလ်လာတဲ့ အချက်အလက်တွေဟာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု နယ်ပယ်အဆင့်တိုင်းအတွက် ထိရောက်တဲ့ ပွဲပြုံးမှုစီမံကိန်းတွေ ရေးဆွဲနိုင်ဖို့နဲ့ အထောက်အထားအခြေပြုဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ မရှိမဖြစ်လိုအပ်

သန်းခေါင်စာရင်းမှာ

သန်းခေါင်စာရင်းဆိုတာကတော့ လူဦးရေ ဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာတွေကို တစ်နိုင်လုံး၊ ဒါမှမဟုတ် သတ်မှတ်နယ်မြေဒေသတစ်ခုမှာ လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားရုံသာ မက ငွေကုန်ကြေးကျလည်း တော်တော်များပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ (၁၀) နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းလုပ်ငန်းဟာ လူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ပြီး မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်တာ ကြောင့် မှတ်ပုံတင်စာရင်းအင်း အချက်အလက်တွေ ပြည့်စုံတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် သန်းခေါင် စာရင်းကို ပုံမှန်ကောက်ယူနေကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပြီး (၁၀)နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကို နောက်တစ်ကြိမ် ကောက်ယူဖို့ အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုး တိုးတက်မှု စီမံဆောင်ရွက်နိုင်ရေးအတွက် တိကျ မှန်ကန်တဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းတွေ အမှန် တကယ်ရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ လည်းဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက်တော့မယ့် လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ကောက်ယူနိုင်ဖို့ စီမံဆောင် ရွက်လျက်ရှိနေပါတယ်။ ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်း အဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လာတာ လက်ရှိအခြေအနေမှာ မြေပြင်ကင်းဆင်းစာရင်း ကောက်ယူဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကရိုလ်လာတဲ့ အချက်အလက် တွေဟာ လူဦးရေစုစုပေါင်းကိုသာ မော်ပြတာမဟုတ် တဲ နိုင်ငံအတွင်းမှာရှိနေတဲ့သူတွေရဲ့ အသက်အိုင်း အခြားအလိုက် ကျား၊ မ အလိုက် လူဦးရေတွေကို ရရှိနိုင်သလို လူမှုစီးပွားရေးဆိုင်ရာ ကဏ္ဍအားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ အိမ်အကြောင်း အရာတွေကိုလည်း ရရှိနိုင်မှာဖြစ်လို့ အလွန်အရေးကြီး တဲ့ လုပ်ငန်းစဉ်လို့ဆိုနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကနေ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေ အခြေအနေတွေ၊ နေထိုင်မှုပုံစံတွေကို တိတိကျကျသိရှိနိုင်မှာဖြစ်လို့ ဒီအချက်အလက်တွေကို အသုံးပြုပြီးတော့မှ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ပိုမိုထိရောက်စွာ စီမံ ဆောင်ရွက် အကောင်အထည်ဖော်နိုင်မှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူ တဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင် သဘာဝ အလှအပတွေ၊ သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝ ပြည့်စုံနေသလို မတူကွဲပြားခြားနားတဲ့ တိုင်းရင်း သားလူမျိုးစုတွေ၊ ယဉ်ကျေးမှု စလေ့ထုံးစံတွေ၊ ဘာသာစကားတွေနဲ့ ညီညွတ်စွာ ပေါင်းစပ်စုစည်း ထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးလည်း ဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စုတစ်ဝတ် အစဉ်ရှင်သန် ခိုင်ခာန်စေ ဖို့၊ ကျွန်တော်တို့နိုင်ငံအကြောင်းကို ပိုမိုသိရှိဖို့ လိုအပ် သလို မတူကွဲပြားမှုတွေကိုလည်း ညှိနှိုင်းပေါင်းစပ်ပြီး



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူ့သို့ ဗီဒီယိုမီဒီယံနဲ့ ခြေပြောကြားစဉ်။

နိုင်ငံအတွက် ကောင်းကျိုးရအောင် စီမံဆောင်ရွက် သွားကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ချစ်ကြည်လေးစားရပါသော မြန်မာနိုင်ငံသူ နိုင်ငံသားများခင်ဗျာ

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ မယ်ဆိုရင် အိမ်အကြောင်း အချက်အလက်တွေ ကို ဆန်းစစ်လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း တစ်နိုင်လုံးရဲ့ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန်ရရှိနိုင်ရေးဟာ အလွန်အရေးကြီးပါ တယ်။ စာရင်းအင်းအချက်အလက်တွေဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထင်ဟပ် ဖော်ပြနေတာဖြစ်လို့ နိုင်ငံရဲ့ ကြေးမုံပြင်လို့လည်း တင်စားလေ့ရှိပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲ ရေးကိစ္စရပ်တွေကို ကဏ္ဍအလိုက် အချိန်ညီညာကိစ္စ ဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒချမှတ်တာတွေ၊ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်တာတွေ စတဲ့လုပ်ငန်း တွေ ဆောင်ရွက်ရာမှာ အခြေခံအဖြစ် အသုံးပြုရတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကရိုလ်လာတဲ့ အချက်အလက် တွေဟာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု နယ်ပယ်အဆင့် တိုင်းအတွက် ထိရောက်တဲ့ ဖွံ့ဖြိုးမှုစီမံကိန်းတွေ ရေးဆွဲနိုင်ဖို့နဲ့ အထောက်အထားအခြေပြုဆုံးဖြတ် ချက်တွေ ချမှတ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံမှာ သယံဇာတရင်းမြစ်တွေ ခွဲဝေသတ်မှတ်တာ တွေ၊ ဘဏ္ဍာငွေ ခွဲဝေချမှတ်တာတွေ၊ နယ်မြေစရိတ် သ နယ်နိမိတ်တွေကို ပြန်လည်ဆန်းစစ်တာတွေက လည်း လူဦးရေပေါ်မှာပဲ အခြေခံရတာဖြစ်ပါတယ်။ စာသင်ကျောင်း၊ ဆေးရုံနဲ့ ကျန်းမာရေးဌာန တွေလမ်း၊ တံတားတွေ စတဲ့အခြေခံအဆောက်အအုံ တွေ တည်ဆောက်ပေးခြင်းနဲ့ သုတေသနလုပ်ငန်း တွေမှာလည်း သန်းခေါင်စာရင်းကရိုလ်လာတဲ့အချက် အလက်တွေကို လေ့လာဆန်းစစ်အသုံးပြုနိုင်မှာ ဖြစ်လို့ နိုင်ငံတော်အတွက် များစွာအသုံးဝင်ကြောင်း နဲ့ အရေးကြီးကြောင်း ပြောကြားလိုပါတယ်။ ဒါ့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့

အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတ တဲ့ ပါတီစုံဒီမိုကရေစီ အတွေ့တွေ့မျှော်လင့်ကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခြေခံလိုအပ်ချက် ဖြစ်တဲ့ မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင် ရာမှာလည်း အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းအချက်အလက် တွေဟာ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals - SDGs) နဲ့ မြန်မာနိုင်ငံရဲ့

ကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ဖို့ နိုင်ငံတွင်းနေထိုင် ကြသူအားလုံးကို လူဦးရေနဲ့ အိမ်အကြောင်းအရာ ဆိုင်ရာ မေးခွန်းတွေ မေးမြန်းကောက်ယူသူများမှာ လည်း ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံးကတော့ မေးခွန်းတွေ ကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေဆိုပေးကြဖို့ လိုအပ်ပြီး မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိ သားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး (၁၀)နှစ်စာ စီမံဆောင်ရွက်နိုင်တဲ့အခြေခံ အချက်အလက်များ ရရှိစေနိုင်မယ့် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကြီးမှာ မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြဖို့ ထပ်လောင်းအသိပေးလိုပါတယ်။

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူများခင်ဗျာ

ကျွန်တော်တို့မှာ ဘယ်လုပ်ငန်းမဆို ကန့်သတ်ချက် တစ်စုံတစ်ရာကြောင့် အားလုံးနဲ့မဆိုင်ပေမယ့် ဒီနေ့ကျရာမှာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျား၊ မ ဓလေ့ အားလုံးပါဝင်ခွင့်ရှိတဲ့ တစ်ခုတည်းသော လုပ်ငန်းစဉ်ကတော့ သန်းခေါင်စာရင်း လုပ်ငန်းစဉ် လို့ဆိုရမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းရလဒ်ဟာ နိုင်ငံအတွက် အရေးပါတဲ့အချက်အလက်များ ဖြစ်သလို မိမိတို့တစ်ဦးချင်းအတွက်လည်း အကျိုး ကျေးဇူးရရှိစေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ဝယ်ရရှိနေတဲ့ အခွင့်အရေးကြီးကို ပြည့်ပြည့် ဝဝရရှိစားနိုင်ဖို့အတွက် သန်းခေါင်စာရင်းကို လူတိုင်း အကောက်ခံကြဖို့လည်း လိုအပ်ပါတယ်။ လူတိုင်း ပါဝင်ကြဖို့လည်းလိုအပ်ပါတယ်။ အိမ်ထောင်စုအဖွဲ့

- ❖ သန်းခေါင်စာရင်းကရိုလ်တဲ့ ကိန်းဂဏန်းတွေဟာ ကျွန်တော်တို့ အစိုးရလက်ထက် သာမက နောင်အစိုးရအဆက်ဆက်ထိ လက်ဆင့်ကမ်းအမွေပေးရမယ့် နိုင်ငံတော် ပွဲပြုံးတိုးတက်ရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေဖြစ်
- ❖ မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိသားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး (၁၀)နှစ်စာ စီမံဆောင်ရွက်နိုင်တဲ့ အခြေခံအချက်အလက်များ ရရှိစေ နိုင်မယ့် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောလိုပါ တယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက် တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးမှာ မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်

ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) စတဲ့ ပြည်တွင်း ပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်တွေ ဆောင်ရွက် ချက်တွေကို ဆန်းစစ်လေ့လာရာမှာလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကရိုလ်တဲ့ ကိန်းဂဏန်းတွေဟာ ကျွန်တော်တို့အစိုးရလက်ထက်သာမက နောင်အစိုးရ အဆက်ဆက်ထိ လက်ဆင့်ကမ်း အမွေပေးရမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါ တယ်။ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေ

အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင် ရာရောက် လာရောက်မေးမြန်းမယ့်မေးခွန်းတိုင်း အပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များ ကင်းရှားနဲ့ နောင်အနာဂတ်မျိုးဆက်သစ်တွေအကျိုး အတွက် အမှန်ကို အမှန်အတိုင်း အမှားအယွင်းမရှိ အောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့ လိုအပ်ပါ တယ်။ သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင် စာရင်းဥပဒေကလည်း ပြည်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လုံခြုံမှုအကာအကွယ်ပေး ထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရင်းလင်းတင်ပြစဉ်။

၀ စာမျက်နှာ ၂၄ မှ ကျေးရွာရပ်ကွက်များအလိုက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဖတ်ခြင်း၊ မှတ်ခြင်း၊ ဆွေးနွေးခြင်းများရှိမှသာ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝရေး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

နိုင်ငံစီးပွားကောင်းမွန်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရခြင်းသည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို မှာကြားနိုင်ရန်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲ ပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ အားလုံးတွင် တာဝန်ရှိကြောင်း။

အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း များကြောင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အားသာချက်များ၊ အားနည်းချက်များကို သင်ခန်းစာယူဖော်ထုတ်၍ မိမိတို့အနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

စားရေရိက္ခာဖူလုံရေးနှင့် လူတစ်ဦးချင်းစီအလိုက် စားရေး၊ နေရေး၊ ဝတ်ရေးတို့ အဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်ရန်လို မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အဆိုပါ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ အခြားကုန်ထုတ်လုပ်

အသုံးပြုရကြောင်း၊ မိမိတို့နိုင်ငံသည် ဝါရိုးပျိုးသည့်နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများ လုံလောက်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု များ တိုးတက်စေရေးအတွက်လည်း မိမိတို့အနေဖြင့် အားပေးဆောင်ရွက် များ ထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါမှ ဝါပွဲမှ ချည်ပိတ်နှင့် ချည်ထည်များ အဆင့်ဆင့် ထုတ်လုပ်ရကြောင်း၊ ဝါကို အဓိကစိုက်ပျိုးသည့်ဒေသများ၌ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို လည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

စားဝတ်နေရေးတွင် စားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်

နိုင်ရန်လိုကြောင်း၊ အဆိုပါထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်လာမည်ဖြစ်ကြောင်း။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကုမ္ပဏီအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အများ မှန်မှန်ကန်ကန် ရရှိစေရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။

ပညာရေး၊ ကျန်းမာရေး ပညာရေးနှင့်ပတ်သက်၍ ယနေ့

ကျောင်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေးတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးကောလိပ်များတွင် ဆရာ ဆရာမများ သင်တန်းအပြည့်အဝ တက်ရောက်နိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင်ပြေချောမွေ့စွာဖြင့် သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်စေရေးအတွက် အချိန်ပိုများဖြင့် သင်ကြားပေးရန်လိုကြောင်း။

မိမိတို့ကုမ္ပဏီကဏ္ဍအလိုက် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်၍ နိုင်ငံအကျိုးကို ဖော်ဆောင်ကြရန်လို မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အထောက်အကူရေစန့်လာမည့် အောက်တိုဘာ ၁ ရက်မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံအတွက် များစွာအကျိုးရှိသည့် လုပ်ငန်းရပ်ဖြစ်ပြီး ရရှိလာသည့်အချက်အလက်များအပေါ်မူတည်၍ နိုင်ငံအကျိုးအတွက် များစွာစိမ့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စေရေး ပိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံကောင်းမွန်စေရေးအတွက် နိုင်ငံအရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းများအနေဖြင့် တာဝန်များ ကျေပွန်စွာထမ်းဆောင်၍ မိမိတို့ တာဝန်ကုမ္ပဏီကဏ္ဍများအလိုက် ဒေသအကျိုး၊ နိုင်ငံအကျိုးကို တတ်စွမ်းသရွေ့ဖော်ဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

☆ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်

☆ အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူ၍ရှိပြီး အားလုံးအဆင်ပြေနေစေရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်သည့်နိုင်ငံဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမရှိ

မှုလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူ၍ရှိပြီး အားလုံးအဆင်ပြေနေစေရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်သည့်နိုင်ငံ ဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမရှိကြောင်း၊ မိမိတို့၏အမျိုးသားရေးရည်မှန်းချက်တွင်လည်း စားရေရိက္ခာဖူလုံရေးပါဝင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဒေသဝမ်းစာဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး စားရေရိက္ခာဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

ဝတ်ရေးနှင့်ပတ်သက်၍ လူတိုင်းသည် အဝတ်အထည်များကို မဖြစ်မနေ

သည့် ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာခြင်းကြောင့် နိုင်ငံခြားငွေများ လိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများ ချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်အစိုးရများ အဆက်ဆက်က ပြည်ပမှဈေးယူခဲ့သည့် ပြည်ပဈေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားလင်ငွေများရရှိရေးအတွက် ပြည်ပဈေးလင်ငွေသည့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအရ ပညာဝေတံ၊ IT ခေတ်တွင် လူတိုင်းအလယ်တန်းအဆင့်အထိ ပညာတတ်မြောက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် သယ်စာတမျှကို အကျိုးရှိထိရောက်စွာဖြင့် အသုံးချနိုင်ရန် ပညာတတ်သည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေး KG + 9 အထိ မသင်မနေရစနစ်ကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဆရာဆရာမများ အလုံအလောက်ခန့်အပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ စာသင်ကျောင်းများအနေဖြင့်လည်း အဆင့်စီသည့်ကျောင်းများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများကို သတိမှတ်ထားသည့်

သတင်းစဉ်

ပြည်သူ့ပိုင်ပြောင်းလဲရမည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်

မောင်မောင်စွယ်စုံထွန်း

မည်သည့်ကိစ္စမဆို အမြန်အလျန်သောကိစ္စဖြစ်သည်။ လက်ခုပ်တီးလျှင်ပင် တစ်ဖက်တည်းတီးနေလို့ အသံ မမြည်ပါ။ လက်ခုပ်နှစ်ဖက်တီးမှသာ လက်ခုပ်သံ ထွက်ပါလိမ့်မည်။ ယခုအခါ လျှပ်စစ်စနစ်အားဝန်ကြီး ဌာနသည် ပြည်သူ့ပိုင်ပြောင်းလဲရေးအတွက် ပြင်ဆင်ပြောင်းလဲမှုများစွာကို ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် ပြည်သူ့ပိုင်ဝင်ဘက် လုပ်ငန်းများအောင်မြင်နိုင်လိမ့် မည်မဟုတ်ပါ။ လောလောဆယ်အချိန်ကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ အားလုံး သည် နိုင်ငံတော်ပိုင် လုပ်ငန်းများအဖြစ်သာ ရပ်တည် လျက်ရှိနေပါသည်။ နိုင်ငံတော်ပိုင်ဆိုသည်မှာ ပြည်သူ တို့ပိုင်သော လုပ်ငန်းများသာဖြစ်ပါသည်။ ပြည်သူပိုင် သောလုပ်ငန်းများကို မိမိတို့ပိုင်သော လုပ်ငန်းသဖွယ် သဘောထားကြမည့်အားဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာစေနိုင်မည် ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား တစ်ခုပင် သိမြင်နေကြ၍ မဖြစ်ပါ။ လျှပ်စစ်ဓာတ် ရအောင် ဘယ်လိုဆောင်ရွက်နေရသည် ဘယ်လို ပိုင်းဝန်းဆောင်ရွက်မှ လျှပ်စစ်ကို ပိုမိုရရှိနိုင်မည် စသည်ဖြင့် သိရှိကြရမည်လို့အပ်ပါသည်။ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပုံအဆင့်ဆင့်ကိုလည်း သိရှိကြရ မှု လျှပ်စစ်ဓာတ်အားထုတ်လုပ်သောနေရာ မှ ဓာတ်အားလိုင်းအဆင့်ဆင့် သွယ်တန်းပြီးခွဲချိမ်း မှ ထရပ်စဖော်မာများ အဆင့်ဆင့်တပ်ဆင်ပြီးမှသာ မီး သုံးစွဲသူ ပြည်သူတို့ ဓာတ်အားဖြန့်ဖြူးပေးနိုင် ပါသည်။

ဆက်လက်၍ ပြည်သူတို့စိတ်ဝင်စားကြသည့် မီတာအကြောင်းကိုလည်း အနည်းငယ်ရှင်းပြလိုပါ သည်။ ပြည်သူတွေ့စားရရှိ ဓာတ်အားကို တိုက်ရိုက် ချိတ်ပေးထားလို့မရပါ။ ပြည်သူတစ်ဦးနှင့်တစ်ဦး မီးသုံးစွဲတာခြင်းမတူ၍ မည်သူက မည်မျှသုံးသည် ကို သိရှိနိုင်ရန် လျှပ်စစ်မီတာများ တပ်ဆင်ပေးရခြင်း ဖြစ်ပါသည်။မီတာအမျိုးအစားများအနက် အဓိက အုပ်စုကြီး နှစ်ခုအဖြစ်သာ ခွဲခြားဖော်ပြလိုပါသည်။ Analogue (US အခေါ် Analogy) မီတာအုပ်စုနှင့် Digital မီတာအုပ်စုဟူ၍ ဖြစ်ပါသည်။ Analogue ဆိုသည်မှာ Mechanism ဖြင့် ဆောင်ရွက်သော မီတာဖြစ်၍ အမှားအယွင်းများနိုင်ပါသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် နိုင်ငံတော်မှ Digital အမျိုး အစားကို ပြောင်းလဲသုံးစွဲခြင်းဖြစ်ပါသည်။

Digital မီတာဆိုသည်မှာ Electronics နေ့စစ် သုံးထားသည့်ဖြစ်၍ မျက်မြင်သွားဖတ်ရန် မလိုတော့ ဘဲ စက်ဖြင့်သာ ဖတ်ရပါသည်။ ယခုနောက်ပိုင်း အသုံးပြုလာသော မီတာများမှာ Digital မီတာများ သာဖြစ်၍ မျက်မြင်သွားဖတ်ရန် လုံးဝမလိုတော့ဘဲ စက်ဖြင့်သာဖတ်ရပါသည်။ ယခုနောက်ဆုံး အသုံး ပြုလာနေသော AMI နေ့စစ်သုံးမီတာအမျိုးအစားများ ဆိုလျှင် မီတာရှိရာနေရာသို့ပင် သွားစရာမလိုတော့ ဘဲ ရုံးမှပင် ကွန်ပျူတာနှင့် အင်တာနက် နည်းပညာ အကူအညီဖြင့် ထိုင်၍ ဖတ်ရှုနေနိုင်ပြီ ဖြစ်ပါသည်။ ထို့ကြောင့်သာ မီတာလစာဖတ်ဘဲ ဘာလဲထွက်လာ နေခြင်းဖြစ်ပါသည်။ Analogue မှာတော့ မျက်မြင် ဖတ်ခြင်းမလို၍ အခြားနည်းဖြင့် ဖတ်လိုမရပါ။ လုံခြုံရေးအရ မဖတ်နိုင်တော့မို့ ဝန်ထမ်းအင်အား မလုံ လောက် မှု ကြောင့် ဖတ် ရန် အခက်အခဲရှိတာမျိုးနှင့် မီတာလစာဖတ်ချိန်အိမ်တွင် မရှိခြင်းကြောင့် ဖတ်မရ ဖြစ်တာမျိုးတွေတော့ ရှိနိုင် ပါသည်။ ထိုသို့မဖြစ်စေရန်အတွက် ပြည်သူတို့ ကိုယ်တိုင်ပါဝင်ကူညီနိုင်သောနည်းလမ်းများလည်း ရှိပါသည်။ မီတာဖတ်ရက်ဖြစ်သော လဆန်း (၁) ရက်မှ (၅)ရက်အတွင်း မိမိတို့နေအိမ်အား မီတာ

ဘေပို့နေသော မီတာစာရေး၏ ဖုန်းနံပါတ်အား ရယူ ထား၍ မိမိတို့မီတာမှ သုံးစွဲယူနစ်အား ဓာတ်ပုံ ရိုက်ယူထားပြီး ပေးပို့နိုင်ပါသည်။ မိမိမှ ဓာတ်ပုံမှတ် တမ်း ရိုက်ယူထားပြီးဖြစ်၍ မီတာဘေလဲထွက်လာ သည့်အခါ မမှန်မကန်ဖြစ်နေပါက ပြန်လည်ဖြေရှင်း နိုင်ပါသည်။ ယခုတော့ ထိုသို့ပင်ပါဝင်ကူညီကြမှုမရှိဘဲ ထိုသို့သော အခြေအနေများအပေါ် အနည်းငယ်မျှပင် မျှပေးစဉ်းစားကြဘဲ ဌာနအပေါ်သို့သာ အပြစ်တင် နေကြသည့် ပြည်သူများလည်း ရှိနေပါသည်။ ပြည်သူ အများစုအား အပြစ်ပြောလိုခြင်း မဟုတ်ပါ။ ပူးပေါင်း ပါဝင်မှုမရှိဘဲ ဌာနအပေါ်အပြစ်မြင်နေကြသော ပြည်သူ အချို့တို့အား သိရှိစေရန် တင်ပြခြင်းသာဖြစ်ပါသည်။ နောက်တစ်ခုက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင် ယခုအခါ ပြင်ပလျှပ်စစ်ကျွမ်းကျင်လုပ်သားများဖြင့် တပ်ဆင်နေကြပါသည်။ နေအိမ်အတွင်း သွယ်တန်း တပ်ဆင်မှုအရ အချို့သော လျှပ်စစ်ပစ္စည်းများသည် မီးပိတ်ထားသော်လည်း လျှပ်စစ်သုံးစွဲနေပါသည်။ ထို အချက်ကို မသိဘဲ အချို့က မီးသုံးဘဲ ဓာတ်အားစ တက်နေသည်။ ခရီးထွက်နေပါလျက် မီတာစာတက်နေ သည့် စသည်ဖြင့် ပြောဆိုနေကြပါသည်။ ထိုကဲ့သို့ မဖြစ်စေလိုလျှင် မိမိတို့နေအိမ်မီတာမှ အထွက်တွင် Breaker(ခေါ်)မီးဖြတ်ခလုတ်အား မဖြစ်မနေတပ်ဆင် ထားပါ။ သတ်မှတ်လျှပ်စီးထက် ကျော်လွန်လျှင် ဖြတ်ချလိမ့်မည်။ ပြင်ပသို့ထွက်လျှင် အဆိုပါ Main Breaker အားချသွားခြင်းအားဖြင့်လည်း လျှပ်စစ် အန္တရာယ်ကင်းဝေးစေမည်ဖြစ်သလို လျှပ်စစ်ပစ္စည်း များကြောင့် မီတာယူနစ်တက်ခြင်းမှလည်း ကာကွယ် ပေးသွားပါလိမ့်မည်။ ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်လျှပ်စစ်သွယ်တန်းမှု၏ အားနည်းချက်များကို အရင်ဆုံး စစ်ဆေးပြုပြင်သင့်ကြပါသည်။

- မီတာဘီလံတစ်စောင်ရှိပြီးဆိုလျှင် ပြည်သူများ ဦးစွာဆောင်ရွက်သင့်သော အချက်များကိုလည်း ဖော်ပြပေးလိုပါသည်။
- (၁) မီတာနံပါတ် မှန်၊ မမှန်စစ်ဆေးပါ။
 - (၂) တစ်ရက်စာ ပျမ်းမျှယူနစ်သုံးစွဲမှုကို တွက် ချက်ပါ။
 - (၃) မီတာယူနစ်ဖတ်ချက်အား မှန်၊ မမှန်စစ် ဆေးပါ။
 - (၄) မိမိစစ်ဆေးသည့်ရက်နှင့် မီတာဖတ်သည့် ရက်ခြားနားသည့်ရက်အလျောက် တစ်ရက် စာပျမ်းမျှယူနစ်ဖြင့် ပြန်လည်စစ်ဆေး တွက်ချက်ပါ။
 - (၅) ယူနစ်ဖတ်ချက် မှန်၊ မမှန် သုံးသပ်၍ ကွာဟချက်ရှိပါက သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ရုံးသို့ သတင်းပို့ပါ။
- သို့ဖြစ်ရာ မီတာဖတ်သည်၊ မဖတ်သည့် စသည် ဖြင့် ငြင်းခုံပြောဆိုနေကြမည့်အား အထက်တွင် ဖော်ပြ သကဲ့သို့ မီတာဘီလံအား စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မီးသုံးသူများ စိတ်ကျေနပ်မှု ရရှိကြပါလိမ့်မည်။
- မီတာဖတ်ခြင်းအားလည်း အနည်းငယ်ရှင်းပြ လိုပါသည်။ လမ်းအလျှောက်သတ်မှတ်ထားသည့် တာဝန် ခွဲဝေထားသည့် မီတာစာရေးများမှ မီတာဖတ်ရှုကြရပါ သည်။ မိမိအိမ် မီတာဘယ်နေဖတ်သလဲ သိလိုပါက မီတာဘီလံမှာ နောက်ဆုံးဆောင်ရမည့် Last Date ဖော်ပြပါရှိပါသည်။အဆိုပါရက်ရှိကြည့်၍ အောက်ပါ အတိုင်း မီတာဖတ်ရက်ကို သိရှိနိုင်ပါသည်။
- (၁) ၁၇ရက် Last Date ဆိုလျှင် လဆန်း (၁) ရက် မီတာဖတ်ပါသည်။
 - (၂) ၁၉ရက် Last Date ဆိုလျှင် လဆန်း (၂) ရက် မီတာဖတ်ပါသည်။
 - (၃) ၂၁ရက် Last Date ဆိုလျှင် လဆန်း (၃) ရက် မီတာဖတ်ပါသည်။

- (၄) ၂၃ရက် Last Date ဆိုလျှင် လဆန်း (၄) ရက် မီတာဖတ်ပါသည်။
 - (၅) ၂၅ရက် Last Date ဆိုလျှင် လဆန်း (၅) ရက် မီတာဖတ်ပါသည်။
- ယခုအခါ လျှပ်စစ်စနစ်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ပိုင်လူထု၏အကျိုးစီးပွားအတွက် အောက်ပါအတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်အား အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပြီလည်း ဖြစ်ပါသည်။
- (၁) ဓာတ်အားခွဲရုံများတွင် Neutral Grounding Resistor(NGR) များအား တပ်ဆင်အသုံးပြု ခြင်း
- ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားပေးခွဲရုံများ ဓာတ်အားလိုင်းများတွင် Earth Fault (Permanent or Temporary) ဖြစ်ပွားချိန်တွင် Transformer Neutral Point သို့ Fault Current များ တိုက်ရိုက်စီးဆင်းသွားခြင်းကြောင့် Transformer ၏ Winding Coil များ ပျက်စီးနိုင်ပါသည်။ သို့ပါ၍ Neutral Grounding Resistor(NGR) တပ်ဆင်၍ Line to Ground (Earth Fault) Current အား လျော့ချခြင်းဖြင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို မလို လားအပ်သော ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မည် ဖြစ်ပြီး ဓာတ်အားပြတ်တောက်မှုကိုလည်း လျော့နည်း စေမည်ဖြစ်ပါသည်။
- (၂) Capacitor Bank များ တပ်ဆင် အသုံးပြုခြင်း
- ဓာတ်အားဖြန့်ဖြူးခြင်းတွင် Power Factor ပိုမိုကောင်းမွန်စေရန်အတွက် အသေးစား၊ အလတ်စား လုပ်ငန်း ဆောင်ရွက်သော ဓာတ်အားသုံးစွဲသူများအား မိမိတို့၏လုပ်ငန်းများနှင့် သင့်လျော်သည့် Capacitor Bank များ တပ်ဆင်ရန် စည်းမျဉ်းများချမှတ် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း ဆောင်ရွက် လျက်ပါသည်။
- (၃) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းတည် ဆောက်ရာတွင် အမြင့်ဆုံးအသုံးပြုလာနိုင်မည့်ဝန်အား ကို မျှော်မှန်း၍ သုံးစွဲမည့်ကြီး ACSR (သို့မဟုတ်) SAC ကို ရွေးချယ်အသုံးပြုခြင်း
- လျှပ်စစ်ဓာတ်အားလိုင်းများအား ခန့်မှန်းသုံးစွဲ ဝန်အား Current Carrying Capacity ပေါ်မူတည်၍ ရွေးချယ်တည်ဆောက်ရသောကြောင့် လက်ရှိသုံးစွဲနေ သော ACSR ၊ SAC ကြီး၊ (Conduction Type) Conductor Size များ၏ တစ်မီတာပျောက်ဆုံးမည့် Technical Line Losses တွက်ချက်မှုများကို အခြေခံ၍ စီးပွားရေးတွက်ခြေကိုက်မှုနှင့်အညီ ရွေးချယ်တည် ဆောက်သွားနိုင်သော Technical Line Losses ကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် ပြောင်းလဲအသုံးပြု သွားမည်ဖြစ်ပါသည်။
- (၄) Multi Transformer ဖြစ်သည့် (၂၀၀) ကေစီအထိ ထရပ်စဖော်မာများအား အစားထိုးတပ်ဆင် ခြင်း
- Unit Losses (%) လျော့နည်းကျဆင်းရေး System Improvement (SI) များ ဆောင်ရွက်ခြင်း၊ ထရပ်စဖော်မာတို့တည်ဆောက်ခြင်း၊ Load Share ပြုလုပ်ခြင်း Capacity ကြီးမားသော ထရပ်စဖော်မာ များနေရာတွင် Load Losses / No Load Losses နည်းပါးသည့် (၂၀၀)ကေစီအထိ ထရပ်စဖော်မာများအား အစားထိုးတပ်ဆင်ခြင်း၊ Multi Transformer စနစ်ဖြင့် မိုအားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ခြင်း၊ဓာတ်အား ပြတ်တောက်မှုစရိတ်လျော့နည်းပါးခြင်း၊ System Reliability ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် Unit Losses ကျဆင်းနိုင်ပါသဖြင့် အကောင်အထည်ဖော်

ဆောင်ရွက်သွားနိုင်ရန်ဖြစ်ပါသည်။

(၅) Energy – Saving Devices များ အစားထိုး အသုံးပြုခြင်း။

စွမ်းအင်ပြန့်ပေးမှုနှင့် တစ်ဦးချင်းသုံးစွဲမှု ကုန်ကျ စရိတ်များ လျော့နည်းစေမည်ဖြစ်၍ ပြည်သူများ အကြား လက်ခံကျင့်သုံးနိုင်ရေးအတွက် ပညာပေး ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

(၆) Geographic Information System (GIS) နေ့စဉ် Advanced Metering Infra-structure(AMI) နေ့စဉ်ရယူ ဆောင်ရွက်ခြင်း

ဓာတ်အားပျောက်ဆုံးမှု အများဆုံးဖြစ်သည့် မြို့နယ်၊ ဝိဒါ၊ ထရပ်စဖော်မာ ၊ စက်မှု၊ အိမ်သုံး မီတာတို့အား GIS/AMI နေ့စဉ် Data Analysis ပြုလုပ်၍ Database တည်ဆောက်ပြီး ဓာတ်အား ပျောက်ဆုံးမှု (Losses) အများဆုံး ဖရိုဟာကို ရှာဖွေ ဖော်ထုတ်ခြင်းစသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်သွား နိုင်သည့်အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၇) Myanmar Electric Bill (MEBill) Software နေ့စဉ်အသုံးပြုခြင်း

နေ့စဉ်ကောက်ခံရငွေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး လူကြောင့်ဖြစ်သော မှားယွင်းမှုနှင့် ငွေကြေးအလွဲသုံးပြုမှုမှ ကာကွယ်နိုင်ခြင်း Non- Technical Losses ကို ကျဆင်းစေပြီး မီးသုံးသူများ မှ ဓာတ်အားခပေးဆောင်ရန်အတွက် အချိန်ကြာမြင့် စွာစောင့်ဆိုင်းရန်မလိုအပ်သဖြင့် ပြည်သူကို ထိရောက် သော ဝန်ဆောင်မှုပေးနိုင်ခြင်းကြောင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၈) Online Payment ဖြင့် ဓာတ်အား ကောက်ခံဆောင်ရွက်ခြင်း

ဓာတ်အားခပေးဆောင်သော မီးသုံးသူဦးရေနှင့် ကောက်ခံရငွေတိုက်ကလပ်ခြင်း၊ ဓာတ်အားခပေးဆောင်မှု လွယ်ကူချောမွေ့ဖြစ်သည့်လားခြင်း၊ ဓာတ်အားခကြေးကုန် ကျဆင်းလာခြင်းစသည့် အကျိုးကျေးဇူးများကြောင့် ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားနိုင်ရန် ပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ထုတ်ယူ ရရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲသည့်ပြည်သူများ ထံ Wireless System ဖြင့် တယ်လီဖုန်းကဲ့သို့ လည်းကောင်း၊ Wifi ကဲ့သို့ Internet ဖြင့် ချိတ် ဆက်၍လည်းကောင်းပေးပို့ဖြန့်ဖြူးနိုင်သည့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးစနစ်မျိုး ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခြင်းမရှိသေးပါ။ ဓာတ်အား လိုင်းများမှတစ်ဆင့်သာ ဓာတ်အားကိုပေးပို့နေရပါ သည်။ လျှပ်စစ်စနစ်အားဝန်ကြီးဌာနအနေဖြင့်လည်း ရာသီဥတုကြောင့် ပျက်စီးသည်ဖြစ်စေ၊ မျက်စိအံ့စရ၍ ပျက်စီးသည်ဖြစ်စေ ဓာတ်အားလိုင်းများအမြန်ပြုပြင် ၍ ပြည်သူအား လျှပ်စစ်ဓာတ်အားအမြန်ဆုံး ဖြန့်ဖြူး လိုအပ်ခြင်းမရှိအတွက် တိုင်းပြည်အကျိုး၊ ပြည်သူ လူထု၏အကျိုးအတွက် ရာသီဥတုခေတ်အခါများ ကြား၊ တိုက်ပွဲများကြား၊ ကူညီဆံ့တွေကြားမှ သက်စွန့် ဆုံးရှုံး ဖြစ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း ပြည်သူများသိမြင်နားလည်ပေးနိုင်ကြရန် လိုအပ်ပါ သည်။ မိမိတို့စိတ်အထင်ဖြင့် အမျိုးမျိုးစေဖန်ပြောဆို နေကြမည့်အား ပြည်သူတွေ ပူးပေါင်းပါဝင်ဆောင် ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သော လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး စနစ်ကြီးအားပြုပြင်ပြောင်းလဲ လာနိုင်စေရန်မှာ လျှပ်စစ်စနစ်အားဝန်ကြီးဌာနတစ်ခု တည်းမှဆောင်ရွက်ရန် တာဝန်ရှိပါ၍ ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသား တင်ပြ လိုက်ရပါသည်။

နိုင်ငံတကာ ရုပ်ရှင်၊ ဂီတ သတင်းများ

Shogun အာရှဂုဏ်ဆောင်ဇာတ်လမ်းတွဲအဖြစ် Emmys ဆုစာရင်းဝင်ခဲ့



၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် Emmys ဆုပေးပွဲအတွက် Shogun မှာ

တွင် ဖော်ပြသည်။ အဆိုပါဇာတ်လမ်းတွဲမှာ စာရေးဆရာ ဂျိမ်းစ်ကာမယ်၏ ၁၉၇၅ ခုနှစ်ထုတ် ဝတ္ထုတစ်အုပ် ဖြစ်ပြီး Shogun ဝတ္ထုမှာ ဂျပန် နိုင်ငံသမိုင်းတွင် အမှန်တကယ် ရှိခဲ့သည့် ရှိုးဂန်းတို့ဝါလီယာဆူ၏ ဘုန်းတန်ဖိုးကြွေးကြော်ရေး လာပုံအကြောင်း ဖြစ်သည်။ ဂျပန်နိုင်ငံသို့ သင်္ဘောပျက် ရောက်လာသူ၊ နိုင်ငံရေးအာဏာ ပြိုင်ပွဲများကြားမှ ပဒေသရာဇ်

ခေါင်းဆောင်သူနှင့် လူယုံဂျပန် အမျိုးသမီးတို့ သုံးဦးကို အဓိက ဇာတ်အိမ်တည်ဖန်တီးထားပြီး ဟိရိုယူကီဆာနာဒါ၊ အင်နာဆာ ဝိန်၊ ကော်စရိုဂျာဗတ်တို့ သုံးဦးနှင့် အတူ ဇာတ်ပို့ဇာတ်ရုံများစွာ အား ဖြည့်ရိုက်ကူးထားသည်။ ယင်းဇာတ်လမ်းတွဲ ဆန်ခါ တင် Emmys တင်စာရင်းတွင် ဆုပေါင်း ၂၅ စာရင်းဝင်ထား သည်။ (SKY)



သားသမီးများ နာတာရှည်ကိပ်စေရောဂါရှိ မရှိ ဂရုတစိုက်စောင့်ကြည့်ပြီး ကုသပေးသင့်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တစ်ကမ္ဘာလုံးတွင် ကာကွယ် ဆေးများထိုးနှံမှုပြုလုပ်ပြီး ထိန်းချုပ်နိုင်ခဲ့သော်လည်း လုံးဝပျောက် သွားခြင်းမရှိသေးကြောင်း ကျွမ်းကျင်သူများက အတည်ပြုသည်။ ထိုသို့ပျောက်ခြင်း မရှိသေးသော ကိုဗစ်-၁၉ရောဂါသည် အမေရိကန်ကလေးသူငယ်များတွင် ခွဲကပ်နေဆဲဖြစ်ကြောင်း ဩဂုတ် လထုတ် အမေရိကန်ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ်တွင် ဖော်ပြသည်။

အထူးသဖြင့် ကျောင်းနေအရွယ် အသက် ၆ နှစ်မှ ၁၁ နှစ်၊ ၁၂ နှစ်မှ ၁၇ နှစ်အထိကလေးသူငယ်များတွင် နာတာရှည် ကိုဗစ် ရောဂါအဖြစ် ခွဲကပ်ကျန်နေခြင်း ဖြစ်သည်။

ကလေးများ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးနောက် အလွန် အမင်းမောပန်းနစ်နယ်ခြင်း၊ မှတ်ဉာဏ်ပေါင်းခြင်း၊ မူးနောက်ခြင်း၊ အနံ့အရသာပျောက်ခြင်းခံစားနေရလျှင် နာတာရှည်ကိုဗစ်ရောဂါ ရှိနိုင်သဖြင့် ဂရုတစိုက်စောင့်ကြည့်ကာ ဆရာဝန်ကိုပြသပြီး ကုသပေးသင့်ကြောင်း အမေရိကန်ကျွမ်းကျင်သူများက အကြံပြု ထားသည်။ (SCI)

Yushi က To The wonder နှင့် ၂၀၂၄ ခုနှစ် ကျော်ကြားသူစာရင်းဝင်ဖြစ်

၂၀၂၄ ခုနှစ်အတွင်း ကျော်ကြားသော အနုပညာရှင်များစွာ စာရင်းကို ထုတ်ပြန်ကြေညာ ထားရာ ယူရှီလည်း To The Wonder နှင့် သရုပ်ဆောင် ကောင်းအဖြစ် စာရင်းဝင်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ဇာတ်လမ်းတွဲများ၌ သရုပ်ဆောင် ကောင်း၍ ၂၀၂၄ ခုနှစ်အတွင်း ကျော်ကြားသူများစာရင်းတွင် ထိပ်ဆုံး၌ ကျွန်ုပ်တို့အဖွဲ့က Joy of Life 2 ၊ တန်ကျီဂန်စီက Last

You Forever ၊ လျူရီဖိန်းက The Tale of Rose နှင့် ထိပ်ဆုံး သုံးဦး စာရင်းဝင်ခဲ့သည်။ ဝမ်ရီတို့က War of Faith၊ ကျွန်ုပ်တို့လိယင်းက The Legend of Shen Li ၊ ကျွန်ုပ်တို့လိယင်းက The Princess Royal ၊ ယူရှီ က To The Wonder ၊ ဝမ်ရှင် ယွဲက The Double ၊ ကိုနိုဂေါင် က The Spireaim နှင့်စာရင်း တွင် ပါဝင်ထားကြသည်။ အမျိုးသားသရုပ်ဆောင်



များကြား အမျိုးသမီးနှစ်ဦးသာ ပါဝင်ထားသည်။ (SKY)

Jung Kook နှင့် V က သီချင်းသုံးပုဒ်နှင့် နိုင်ငံပေါင်း ၁၀၀ တွင် ထိပ်ဆုံးရရှိထား

ဘီတိုအင်္ဂါအဖွဲ့ဝင် ကျော်ကု နှင့် ဗွီတို့ တစ်ကိုယ်တော်ဂီတ အယ်လ်ဘမ်ထဲမှ သီချင်းသုံးပုဒ် နှင့်နိုင်ငံပေါင်း ၁၀၀ တွင် အဆင့် တစ်ရရှိခဲ့သည်ဟု ဆွန်ပီဝက်ဘ် ဆိုက်တွင် ဖော်ပြသည်။ ကျော်ကု၏ Golden နှင့် ဗွီ၏ Layover တို့မှ သီချင်း သုံးပုဒ်နှင့် နိုင်ငံပေါင်း ၁၀၀ တွင် ပထမနေရာ ရပ်တည်ခဲ့ကြပြီး Layover မှာ ကေပေါ့ပီအဆို တော်များ၏ နိုင်ငံတွင် ထိပ်ဆုံး ရရှိခဲ့သည့် လေးခုမြောက်အယ်လ် ဘမ်ဖြစ်သည်။ ဗွီ(ခေါ်) ကင်ထယ်ယောင်း၏ ကုမ္ပဏီများ၊ Label များ အကူ အညီမယူဘဲ မွေးနေ့လက်ဆောင်

ပေးခဲ့သည့် ယူစီနှင့်တွဲ၍ Wh- ever UR မှာလည်း ထိပ်ဆုံး စာရင်းဝင်ခဲ့ကာ TUNES တွင် ထိပ်ဆုံးရရှိသည့် တစ်ကိုယ်တော် သီချင်းအများဆုံးရှိသည့် တစ်ဦး တည်းသော သမိုင်းဝင်အနုပညာ ရှင်ဖြစ်ခဲ့သည်။ ကျော်ကု၏ Golden အပါ အဝင် တစ်ကိုယ်တော်ထွက်ရှိ ထားသည့် Seven, Standing Next to You စသည့် ဂီတ များနှင့် ထိပ်ဆုံးစာရင်းဝင်ခဲ့ပြီး ဗွီ၏ Layover နှင့် ရှိမင်သီချင်း များ၏ ဒါရိုက်တာလည်းဖြစ် သည်။ (SKY)



Zhan Binbin အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ခဲ့

တရုတ်အနုပညာရှင် ကျွန် ပင်းပင်းသည် အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ခဲ့ပြီးဖြစ်ပြီး ဇာတ် လမ်းတွဲပေါင်းနှစ်ဆယ်ထွက်ရှိ ထားကာ ပရိသတ်အားပေးမှုရရှိ ထားသူဖြစ်သည်ဟု မိန့်ဘိုဝက်ဘ် ဆိုက်တွင် ဖော်ပြသည်။ ကျွန်ပင်းပင်းသည် ၂၀၁၄ ခုနှစ်တွင် စတင်ပွဲဦးထွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အနုပညာ အနု ပညာသက်တမ်းဆယ်နှစ်ပြည့်ခဲ့ ကာ Love 020, Pretty Li HuiZhen, Eternal Eter-



nal Love, The King's Woman တို့နှင့် ပရိသတ်အချစ်

ကို ရရှိထားသည်။ ကျွန်ပင်းပင်း၏ Storm Eye, Rttan, A Romance, Song of the Moon, Love Surgery Room တို့မှာ အသိ အမှတ်ခံရသော သရုပ်ဆောင်ဖြစ် ခဲ့သည်။ သူ၏အနုပညာဆယ်နှစ်ပြည့် အတွက် ထူးခြားသော စွမ်းရည် ပြသထားသည့် ဇာတ်ကားသစ် ရိုက်ကူးနေပြီဖြစ်သည်။ (SKY)

Song II Kook ၏ အမြှော့သားသုံးဦးအနက် Mansel က ဆေးလိပ်ဆန့်ကျင်ရေးပန်းချီဆရာ

မင်းသားဆောင်အိဂုတ်၏ အမြှော့သားသုံးဦးအနက် ဆောင်မန် ဆယ်က ဆေးလိပ်ဆန့်ကျင်ရေး ပန်းချီပြိုင်ပွဲတွင် ကြေးတံဆိပ်

ဆုရရှိခဲ့သည်ဟု ကိုးရီးယားဘိုး ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ဆောင်အိဂုတ်သည် သား သုံးဦးအနက် အနာဂတ်အတွက်

အနုပညာများ ရပ်နားထားပြီး ပြုစုပျိုးထောင်ခဲ့ရာမှ အရွယ် ရောက်လာကြပြီဖြစ်ပြီး Return of Superman တွင် ပရိသတ် အချစ်ရရှိခဲ့ကြကာ မကြာမီက You Quiz on the block program တွင် မြင်တွေ့ခဲ့ကြသည်။ အမြှော့သားဖြစ်သည့် ဆောင် ဒယ်ဟန်၊ ဆောင်မင်ဂုနှင့် ဆောင် မန်ဆယ်တို့ကို ချစ်ခင်ကြသည့် ပရိသတ်များက ရေခဲမုန့်များ ပို့ ပေးထားကြပြီး အလကားသုံး ဆောင်ခွင့်ပါရရှိထားကာ ဆောင် မန်ဆယ်က ဆေးလိပ်ဆန့်ကျင်ရေး ပန်းချီပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိ ခဲ့သည်။ (SKY)

Yang Yang ၏ အနုပညာခရီးသုံးနှစ်ပြည့်အမှတ်တရ ကျင်းပ

တရုတ်အနုပညာရှင် ယောင့် ယောင့်သည် အနုပညာသက်တမ်း သုံးနှစ်ပြည့်အမှတ်တရပွဲ ကျင်းပ ခဲ့ရာ သူနှင့်အတူ တွဲဖက်သရုပ် ဆောင်ထားသည့် အနုပညာရှင် များလည်း အားပေးထားကြသည် ဟု ဝိန်ဘိုဝက်ဘ်ဆိုက်တွင် ဖော် ပြသည်။ ယောင့်ယောင့်ပါဝင်ထား သည့် You Are My Glory ပြသခဲ့ခြင်းသုံးနှစ်ပြည့်နှင့်အတူ တွဲဖက်သရုပ်ဆောင်မင်းသမီး

များဖြစ်ကြသည့် တရုတ်ပြည်၏ အချစ်ဦး၊ တရုတ်ပြည်၏အလှဆုံး၊ တရုတ်ပြည်၏ အချစ်ခံ၊ တရုတ် ပြည်၏ အလှငယ်တို့ကလည်း ဝက်ဘ်ပြုအားပေးထားကြသည်။ ယောင့်ယောင့်သည် လျူရီ ဖိန်းနှင့် ၂၀၁၇ ခုနှစ်တွင် Once Upon A Time ၊ ဒီလီရီဘာဒီ မှုရတ်နှင့် ၂၀၂၁ ခုနှစ်တွင် You Are My Glory ၊ ကျွန်းလူဆီ နှင့် ၂၀၂၂ ခုနှစ်တွင် Who Ruled The World ၊ ဝမ်ချူ ရမ်နှင့် ၂၀၂၃ ခုနှစ်တွင် Fire Works of My Aearth တို့ကို တွဲ၍ သရုပ်ဆောင်ထားသူဖြစ် သည်။ (SKY)



နိုင်ငံရေးခိုလှုံခွင့် တင်းကြပ်လိုက်သည့်ဂျာမနီက အာဖဂန်နစ္စတန်နိုင်ငံသား ၂၈ ဦးကို ဌာနေပြန်ပို့

ဘာလင် စက်တင်ဘာ ၁ နိုင်ငံရေးခိုလှုံခွင့် မူဝါဒ တင်းကြပ်လိုက်သည့် ဂျာမနီ အစိုးရက ဩဂုတ် ၃၀ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံသား ၂၈ ဦးကို ဌာနေပြန်ပို့ပေးလိုက်ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။



ဂျာမနီယာဉ်ပြည်ထောင်စုက လစ်ပစ်မြို့မှကားလ် မြို့တော်သို့ ပို့ဆောင်ပေးခဲ့သည်။

မြို့တော်သို့ ဆိုက်ရောက်ခဲ့သည်။ ဌာနေပြန်ပို့ခြင်းခံရသူ ၂၈ ဦးစလုံး အမျိုးသားများဖြစ်ကြပြီး ဂျာမနီအစိုးရက ၎င်းတို့တစ်ဦးစီကို ယူရို ၁၀၀၀ ပေးလိုက်သည်။ နှစ်ဖက်အစိုးရတစ်ဖက်ရှိသူများ ဆက်သွယ်ပြောဆိုညှိနှိုင်းပြီးမှ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MON
0-0-0-0-0



ဂါဇာကမ်းမြောင်ရှိ ကလေးသူငယ် ၆၄၀၀၀ ကို ပိုလီယိုကာကွယ်ဆေး စတင်တိုက်ကျွေး

ဂါဇာ စက်တင်ဘာ ၁ ကုလသမဂ္ဂ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်ပေါင်း ၆၄၀၀၀ ကို စက်တင်ဘာ ၁ ရက်က စတင်၍ ပိုလီယိုအစက်ချကာ ကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ကူးစက်မှုတွေ့ရှိခဲ့သဖြင့် အစွဲရောနှင့် ဟားမတ်စ်နှစ်ဖက်အပစ်အခတ်ရပ်စဲပေးကာ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ရက်သတ္တလေးပတ်ခြားပြီး ကလေးများကို ယင်းပိုလီယိုအစက်ချကာကွယ်ဆေးနှစ်ကြိမ် တိုက်ကျွေးရမည်ဖြစ်ကြောင်း သိရသည်။

ယီမင်နိုင်ငံတွင် ရေကြီး မြေပြိုမှုများဖြစ်ပွား လူ့အန္တရာယ်ရှိပါးသေဆုံး လူနေအိမ်များပျက်စီး

ဆာနား စက်တင်ဘာ ၁ ယီမင်နိုင်ငံတွင် ယခင်အပတ်နှောင်းပိုင်း၌ မိုးရက်ဆက်သွယ်ထန်စွာရွာသွန်းပြီးနောက် ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။

မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုသည်။ လွန်ခဲ့သောဇူလိုင်လက စတင်သည့် မုတ်သုံရာသီအတွင်း ယီမင်နိုင်ငံ၌ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသော သဘာဝကပ်ဘေးဖြစ်သည်။ ဒေသခံ မိသားစုပေါင်း ၃၃၀၀၀ ကျော် ရေဘေးသင့်ခဲ့သဖြင့် သက်ဆိုင်ရာမိသားစုဝင်



MON

တီလားဗီးယားငါး အလွန်အကျွံပေါက်ပွားမှု ထိန်းချုပ်ရန် တစ်ကောင်လျှင် ၁၅ ဘတ်ဖြင့် ထိုင်းအစိုးရဝယ်ယူနေ

ဘန်ကောက် စက်တင်ဘာ ၁ အာဖရိကတိုက်အနောက်ပိုင်းမှ စတင်ပေါက်ပွားသော တီလားဗီးယားငါးများ ယခုအခါ ကမ္ဘာ့ထက်ဝက်ကျော်အထိ ပြန့်နှံ့ရောက်ရှိနေပြီဟု ဆိုသည်။ ထိုင်းနိုင်ငံတွင်လည်း ရေချို ရေငန်နှစ်နေရာစလုံးတွင် ရှင်သန်နိုင်သည့် ထိုငါးများကို ဓွေးဖြူခဲ့ပြီး ယခုအခါ ပြည်နယ် ၁၇ ခုရှိ မြစ်ချောင်း အင်းအိုင်များတွင် အလွန်အကျွံပေါက်ပွားနေပြီဟု ဆိုသည်။ ထိုငါးများ အလွန်အကျွံပေါက်ပွားမှုကို ထိန်းချုပ်ရန် ထိုင်းအစိုးရက တစ်ကောင်လျှင်

၁၅ ဘတ်ဖြင့် ဝယ်ယူနေကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ တီလားဗီးယားငါးများကို ပေါများစွာစားသုံးနိုင်သဖြင့် တစ်ဘက်မှ ကြည့်လျှင်ပြဿနာမရှိသော်လည်း အခြားတစ်ဘက်မှ ကြည့်လျှင် ၎င်းတို့က ပုစွန်ဆိတ်ငယ်၊ ခရုငယ်နှင့် ငါးပေါက်စလေးများကို စားပစ်လေ့ရှိသဖြင့် ထိုင်းနိုင်ငံ၏ ရေထုတ်ပစ္စည်းပို့ကုန်များကို အမေရိကန်ဒေါ်လာသန်း ရာနှင့်ချီ၍ ထိခိုက်စေလျက်ရှိကြောင်း သိရသည်။

MON
0-0-0-0-0



ဟိမဝန္တာတောင်တန်း ရေခဲမြစ်များထဲမှ ရှေးဟောင်းရောဂါပိုးမျိုးစိတ်ပေါင်း ၁၇၀၀ တွေ့ရှိ

အိန္ဒိယ စက်တင်ဘာ ၁ အာရှတိုက်ရှိ ဟိမဝန္တာတောင်တန်းမှ အရည်ပျော်ကျများ အရေးပေါ်ထောက်ပံ့ကူညီမှုလိုအပ်နေသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ကြေညာသည်။ ရေဘေးသင့်သူအများစုသည် ယာယီနေရပ်ရွာလွှာလာသူများဖြစ်ပြီး ၃၈ ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု လခြမ်းနီအဖွဲ့ပြောခွင့်ရသူက ပြောကြားကြောင်း သိရသည်။

နေသော ရေခဲမြစ်များတွင် နှစ်ပေါင်း ၄၁,၀၀၀ သမိုင်းရှိ ရှေးခေတ် ဗိုင်းရပ်(စ်)ရောဂါပိုးမွှား မျိုးစိတ်ပေါင်း ၁,၇၀၀ ခန့်ကို တွေ့ရှိခဲ့ကြောင်း အဘီစီသတင်းဌာနက ဖော်ပြသည်။ သိပ္ပံပညာရှင်များ ယခင်က ဖော်ထုတ်နိုင်ခြင်း မရှိသေးသော အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးကတက္ကသိုလ်မှ သုတေသီများ မကြာသေးမီက တွေ့ရှိခဲ့ကြောင်း အဘီစီသတင်းဌာနက ဖော်ပြသည်။ သိပ္ပံပညာရှင်များ ယခင်က ဖော်ထုတ်နိုင်ခြင်း မရှိသေးသော ပိုးမွှားများမှာ ယင်းဗိုင်းရပ်(စ်)ရောဂါပိုးမွှားများ၏ လေးပုံသုံးပုံ ဝန်းကျင်ရှိသည်။ အဆိုပါသုတေသီများသည် တီဘက် ကုန်းပြင်မြင့် ဂူလီယာ ရေခဲမြစ်မှ ရေခဲအုတ်တုံးများ ထွင်းယူခဲ့ပြီး ထိုအုတ်တုံးအတွင်းရှိ ဗိုင်းရပ်(စ်)ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာလျက်ရှိပြီး ၎င်းတို့အနေဖြင့် ရာသီဥတု ပြောင်းလဲမှုများနှင့် မည်ကဲ့သို့ လိုက်လျောညီထွေနေနိုင်ပုံကို နားလည်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

MON

INTERNATIONAL NEWS

နိုင်ငံတကာသတင်းများ



ဩဂုတ် ၃၀ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သော ဖိလစ်ပိုင်နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှစ်ဦး လက်ဆွဲနှုတ်ဆက်နေကြစဉ်။

Mon



ရှန်ရှန်တိုင်ပုန်းမုန်တိုင်း ဂျပန်နိုင်ငံ၌ ပြင်းထန် မီးရထားနှင့် လေယာဉ်ခရီးစဉ်များ ပျက်သိမ်းထားရ

တိုကျို စက်တင်ဘာ ၁ ရှန်ရှန်ဟု အမည်ရသော တိုင်ပုန်းမုန်တိုင်း ဂျပန်နိုင်ငံ အတွင်းသို့ ပြင်းထန်စွာဝင်ရောက် တိုက်ခတ်ရာ လေတိုက်နှုန်းတစ် နှာရီလျှင် ၅၆ မိုင်ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ပိုင်းမှ ဝင်ရောက်လာသော ထိုအပူပိုင်းမုန်တိုင်းသည် ကျူးရွေးကျွန်းကို ဖြတ်သန်းစဉ် လေတိုက်နှုန်း အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ဩဂုတ် ၃၁ ရက်က နိုင်ငံအနှံ့အပြားတွင် မီးရထားနှင့်လေယာဉ်ခရီးစဉ်များပျက်သိမ်းထားခဲ့ရကြောင်း သိရသည်။

MON

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးကတက္ကသိုလ်မှ သုတေသီများ မကြာသေးမီက တွေ့ရှိခဲ့ကြောင်း အဘီစီသတင်းဌာနက ဖော်ပြသည်။ သိပ္ပံပညာရှင်များ ယခင်က ဖော်ထုတ်နိုင်ခြင်း မရှိသေးသော ပိုးမွှားများမှာ ယင်းဗိုင်းရပ်(စ်)ရောဂါပိုးမွှားများ၏ လေးပုံသုံးပုံ ဝန်းကျင်ရှိသည်။ အဆိုပါသုတေသီများသည် တီဘက် ကုန်းပြင်မြင့် ဂူလီယာ ရေခဲမြစ်မှ ရေခဲအုတ်တုံးများ ထွင်းယူခဲ့ပြီး ထိုအုတ်တုံးအတွင်းရှိ ဗိုင်းရပ်(စ်)ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာလျက်ရှိပြီး ၎င်းတို့အနေဖြင့် ရာသီဥတု ပြောင်းလဲမှုများနှင့် မည်ကဲ့သို့ လိုက်လျောညီထွေနေနိုင်ပုံကို နားလည်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

WYN
0-0-0-0-0



မူးယစ်ဆေးဝါးအန္တရာယ်နှင့် HIV/AIDS ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံပညာ ဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး အသင်းခွဲ မိတ္ထီလာ ခရိုင်တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် HIV/AIDS ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ဟောပြောပွဲ ကို ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီ က သာစည်မြို့ မြေစိုအခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ခင်မျိုးဝင်းက အမှာ စကားပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးသမိုင်းကြောင်းကို အသင်းခွဲ အမှုဆောင် ဒေါ်မြတ်

ဝါမင်းက ဟောပြောပြီး မူးယစ် ဆေးဝါးအန္တရာယ်နှင့် HIV/AIDS ရောဂါအကြောင်းကို အသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ဟောပြောပြီး တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းရာ အသင်းခွဲဥက္ကဋ္ဌ ဦးထွန်း ရီက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ (ဝဲပုံ) (၀၇၀)

အမြို့မြို့အနယ်နယ်မှ မှုခင်းသတင်းများ

တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၁ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင် ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဩဂုတ် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ရာတွင် မရမ်းချောင်း အပြင် တမ်းစစ်ဆေးရေးစခန်း၌ ဘားအံ မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော ယာဉ်တစ်စီးပေါ်မှ တရား ဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုးနှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Yutong Bus တစ်စီး ကိုလည်းကောင်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ် မျိုးကို လည်းကောင်း၊ ထီးတန်း ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း

တင်ပြလာသည့် လူသုံးကုန်ပစ္စည်း တစ်မျိုးကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်(သွင်းကုန်)၌ တရားဝင် တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါး တစ်မျိုးကိုလည်းကောင်း၊ သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ် ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဩဂုတ် ၂၉ ရက် တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နတ် မောက်မြို့နယ်၊ ရေနံချောင်းမြို့ နယ်နှင့် ပွင့်ဖြူမြို့နယ်တို့၌ လိုင် စင်မဲ့ ဆိုင်ကယ်သုံးစီးကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ (အောက်ပုံ) ထို့အတူ ဩဂုတ် ၂၉ ရက် တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ

အမရပူရမြို့နယ်၊ ဆောက်တောဝ ကျေးရွာအုပ်စု၊ ထုံးတိုလမ်းနှင့် ၆၇ လမ်းဆုံ၌ ယာဉ်သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း ၃၅ မျိုးနှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck သုံးစီးကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ ဦးရဲကြီး ထမင်းဆိုင်အနီး၌ ယာဉ်နှစ်စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်လုပ်ငန်းသုံးပစ္စည်းတစ်မျိုး နှင့် အဆိုပါပစ္စည်းများ သယ် ဆောင်လာသည့် Hini Profla Truck သုံးစီးကို သိမ်းဆည်းရမိခဲ့ ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ပဲခူးတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ဩဂုတ် ၂၉ ရက်တွင် ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့

အတွင်း၌ တရားဝင် စာရွက်စာ တမ်း အထောက်အထားတင်ပြ နိုင်ခြင်း မရှိသည့် စားသောက်ကုန် ပစ္စည်းတစ်မျိုးကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်း ကောင်း၊ ဩဂုတ် ၃၀ ရက်တွင် ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၁၁ တန်ကို သစ်တောဥပဒေအရ သိမ်းဆည်းအရေးယူ ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ ဩဂုတ် ၃၀ ရက် တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ အကျကျေးရွာအနီး၌ လိုင်စင်မဲ့ ယာဉ်ကိုးစီးကို သိမ်းဆည်းရမိခဲ့ ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (မန္တလေးနေ့စဉ်သတင်းအဖွဲ့)



စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေး

မိုးနဲ စက်တင်ဘာ ၁ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် အများပြည်သူအနေဖြင့် စက်သုံး ဆီများ ဝယ်ယူသုံးစွဲရာတွင်အရည် အသွေးစံချိန်စံညွှန်း ကိုက်ညီမှုနှင့် အချိန်အတွယ် ပြည့်မီမှုနှင့် ကုန် မှုစေရေးအတွက် မြို့နယ်စက်သုံး ဆီ ဈေးနှုန်းစောင့်ကြည့်ထိန်းသိမ်း ရေးကော်မတီမှ တာဝန်ရှိသူများ က ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီခွဲက မြို့နယ်အတွင်းရောင်းချ လျက်ရှိသော စက်သုံးဆီအရောင်း ဆိုင်များအား ရှောင်တခင်စစ် ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ (အပေါ်ပုံ) ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီဈေးနှုန်း စောင့် ကြည့်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ က ခွင့်ပြုထုတ်ပေးသည့် စက်သုံး ဆီအမျိုးအစား၊ သတ်မှတ်အရည် အသွေးနှင့်အချိန်အတွယ်ကိုက်ညီ မှန်ကန်မှု ရှိ၊ မရှိ၊ ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ၊ သတ်မှတ်ညွှန်းကြားချက် များနှင့်အညီ စနစ်တကျရောင်းချ ခြင်း ရှိ၊ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြို တင် ဆောင်ရွက်ထားခြင်း ရှိမရှိ တို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည့် များ မှကြားခဲ့ကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)



ရေနစ်ပျောက်ဆုံးသူများအား မီးသတ်တပ်ဖွဲ့မှ ရှာဖွေကူညီပေး

မကွေး စက်တင်ဘာ ၁ မကွေးတိုင်းဒေသကြီးမကွေး မြို့၊ မြို့ဟောင်းရပ်ကွက်၊ သီရိ ဇေယျာလမ်း၊ မြို့ဟောင်းဆိပ်ကမ်း တွင် ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီက လူတစ်ဦးရေနစ်ပျောက် ဆုံးနေကြောင်း သတင်းရရှိသဖြင့် မကွေးခရိုင် မီးသတ်စခန်းမှ ရှာ ဖွေ ကယ်ဆယ်ရေး ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရေ နစ်ပျောက်ဆုံးသော အမျိုးသား (သေဆုံး)အား ညနေ ၆ နာရီ ၄၂ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မြေပြင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မကွေးဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ အလားတူ ရှမ်းပြည်နယ်၊ ကလေးမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရွာသစ်ရေ လှောင်ကန်အတွင်း ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီက မိန်းကလေး ငယ်တစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် အောင်ပန်းနယ် မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရာ ညနေ ၇ နာရီတွင် ရေနစ်သေဆုံး နေသူကို တွေ့ရှိပြီး အောင်ပန်း မြို့ လူမှုကူညီရေးအသင်းယာဉ် ဖြင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ (၀၄၅)

ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်း ရန်ကွာ လွန်ချမ်းသာ။

ချဲလ်ဆီးနှင့် ခရစ္စတယ်ပလဲဇ်တို့ သရေကျ၊ လီဗာပူးတို့ မန်ယူအား သုံးဂိုးပြတ်ဖြင့် အနိုင်ယူ

လန်ဒန် စက်တင်ဘာ ၁
ပရီးမီးယားလိဂ်ပွဲစဉ် (၃) အဖြစ် ယနေ့ မြန်မာစံတော်ချိန် ည ၇နာရီက ချဲလ်ဆီးအသင်းနှင့် ခရစ္စတယ်ပလဲဇ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ချဲလ်ဆီး ၁ - ၁ ခရစ္စတယ်ပလဲဇ်
ချဲလ်ဆီးအသင်းနှင့် ခရစ္စတယ်ပလဲဇ်အသင်းတို့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းက ပထမပိုင်း ပွဲချိန် ၂၅မိနစ်တွင် ကိုလ်ပါမာ၏

ဖန်တီးပေးမှုမှ တစ်ဆင့် နီကိုး လက်စ်ဂျက်ဆင်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိထားသော်လည်း၊ ဒုတိယပိုင်းတွင် ခရစ္စတယ်ပလဲဇ် စစ်မှတစ်ဆင့် ပွဲချိန် ၅၃မိနစ်တွင် အီဇီက ချေပဂိုးပြန်လည် ရယူသွားနိုင်ခဲ့မှုကြောင့် ပွဲပြီးဆုံးချိန်တွင် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ည ၉နာရီ မိနစ်၃၀က အိုးထရက်ဖို့ဒ် ကွင်းတွင် မန်ယူအသင်းနှင့် လီဗာ

ပူးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လီဗာပူးအသင်းက မန်ယူအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။

မန်ယူ ၀ - ၃ လီဗာပူး
ယနေ့ပွဲစဉ်သည် အသင်းကြီးနှစ်သင်းဖြစ်သည့် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ တွေ့ဆုံမှုဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲဖြစ်သည်နှင့်အညီ နှစ်ဖက်အသင်း ပရိသတ်များကလည်း တစ်ခဲနက်အားပေးခဲ့ကြသည်။

လီဗာပူး အသင်းသည်

နည်းပြအာနီစလော့လက်အောက်တွင် ရလဒ်ကောင်းများစွာ ဆက်တိုက်ရယူထားပြီး ယခုပွဲစဉ်တွင်လည်း မန်ယူအသင်းအား သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရယူခဲ့သည်။

လီဗာပူးအသင်းအတွက် သွင်းဂိုးသုံးဂိုးကို ပွဲချိန် ၃၅မိနစ်နှင့် ၄၅မိနစ်တွင် လူးဝစ်ဒီယက်စ်၊ ပွဲချိန် ၅၆မိနစ်တွင် ဆာလာတို့က အသီးသီး သွင်းယူပေးခဲ့သည်။

လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကစားပြီးတွင် သုံးပွဲစလုံး အနိုင်ရယူကာ အမှတ်ပေးဇယား အဆင့် (၂)နေရာတွင် ရပ်တည်ခဲ့ပြီး၊ မန်ယူအသင်းမှာမူ အဆင့် (၁၄)နေရာတွင် ရပ်တည်ခဲ့သည်။

ယနေ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃)၏ အခြားပွဲ စဉ် အဖြစ် နယူးကာဆယ်အသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်တွင်လည်း နယူးကာဆယ်အသင်းက စပါးအသင်းအား နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့သည်။

(နိုင်ကမ္ဘာ)



အီတလီ စီးရီးအေလားဗျင်ပွဲ(ပွဲစဉ်-၃)အနိုင်၊ အရှုံး (NGB)	
ဗီအိုရင်တီးနား	၂ - ၂ မွန်ဇာ
ဂျီနီအာ	၀ - ၂ ဗီရီနာ

ဂျာမနီဘွန်ဒါလီဂါ ဘောလုံးပြိုင်ပွဲ(ပွဲစဉ်-၂)အနိုင်၊ အရှုံး (NGB)	
ပိုက်နိုက်စ်	၄ - ၀ အော့စ်ဘတ်
ဘီယာရှီယာ	၂ - ၀ ဖရိုင်းဘတ်

ပြင်သစ်လီဂူး ဘောလုံးပြိုင်ပွဲ(ပွဲစဉ်-၃)အနိုင်၊ အရှုံး (NGB)	
မိုနာကို	၁ - ၁ လန်ဒစ်
အန်ဂါးစ်	၁ - ၄ နိုက်စ်
လီလာပေး	၃ - ၀ ဇော်ဇေး
ရမ်းစ်	၂ - ၀ ရင်းနက်စ်

စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲ(ပွဲစဉ်-၄)အနိုင်၊ အရှုံး (NGB)	
အလာဟက်စ်	၂ - ၀ လက်ပါးမက်
အိုဘာဆူနာ	၃ - ၂ ဆယ်လီတာဗီဂို
ဆီဗီလာ	၀ - ၂ ဂျီရိုနာ
ဂီတာဇေး	၀ - ၀ အိုဗီဒက်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် စက်တင်ဘာ ၁

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ့လူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနောက်အလှိုင်းဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေဖန်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၅၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ဖြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောစွမ်း၊ မရွှေ့ပြောင်းနိုင်သောစွမ်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ဖြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်တရားအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်

မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခြင်းဖြစ်သော်လည်း ဩဂုတ် ၃၁ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ဆောင်ခဲ့သည့် "Win Swe" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဖြန့်အောင်မြို့နယ် အမှတ် (၄)ရပ်ကွက်နေ ဝင်းဆွေအား မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း၊ "Phyo Sithu" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သရက်ကုန်းကျေးရွာနေ ဖြိုးစည်သူအား တာ ၈ နာရီခွဲတွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

စာမျက်နှာ ၂၄ မှ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ ယင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ တာဝန်ခံက စတင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။

"River View ကနေ ဓမ္မ၊ ဇွဲ၊ ဆောင်း ရာသီမရွေး ဧရာဝတီမြစ်ရဲ့ စီးဆင်းနေတဲ့ ရွှင်းတွေ၊ မြစ်ထဲမှာ သွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေ၊ ကုန်စည်စီးဆင်းမှုတွေ၊ ရေလုပ်သားတွေရဲ့ နေထိုင်ဘဝတွေကို မြင်တွေ့နိုင်မှာဖြစ်သလို မြစ်အနောက်ဘက်ကမ်းက စိမ်းစိုနေတဲ့ မင်းကုန်းမင်းဝံတောင်တန်းကြီးရဲ့ ရွှင်းကြည့်နိုင်မယ်။ မြို့နေလူထု စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်အောင် လိုအပ်တာတွေ ပြည့်ဆည်းတည်ဆောက်ထားတယ်" ဟု မြို့တော်ဝန်က ပြောသည်။

အဆိုပါ Mandalay River View သည် အလျားပေ ၈၈၀ နှင့် အကျယ် ပေ ၁၀၀ ရှိပြီး သဲသောင်ပြင်အထက် အမြင့် ၁၈ ပေ ၆ လက်မရှိ၍ ကွန်ကရစ် ရင်ပြင်ဖြစ်ကြောင်း၊ အပန်းဖြေ အနားယူနိုင်ရန် သစ်ပင်များတွင် အပိုင်းပတ်ထိုင်ခုံများဖြင့် သီးသန့်ထိုင်ခုံများထားရှိကြောင်း၊ ထို့အပြင်ဆိုလာမီးတိုင်များနှင့် သစ်ပင်များတွင် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထားကာ ဘေးကင်းပုံခြုံရေးအတွက် လက်ရမ်းများ တပ်ဆင်ထားပြီး အလှပန်းအိုးများလည်း ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

"မနက်ပိုင်း၊ ညနေပိုင်းတွေမှာ လာရောက်အပန်းဖြေကြသူတွေ၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူတွေနဲ့ စည်ကားနေတယ်။ ကွန်ကရစ်ရင်ပြင်ပေါ်မှာ ကလေးတွေဆို ပြေးကြလွှားကြဆော့ကစားကြတာ။ အလှူအတန်းပိုက်ကြတာ။ ပြည်သူ့လူထုစိတ်ချမ်းသာပျော်ရွှင်နေတာ မြင်တွေ့ရတော့ ဝမ်းသာပီတိဖြစ်ရတယ်။ အရင်က ဒါမျိုး မရှိဘူး။ မြို့သူ မြို့သားတွေကလည်း သဘောကျ တယ်ဆိုတော့ လုပ်ပေးရတိုက်အပ်ပါတယ်" ဟု ဆက်လက်ပြောကြားသည်။

မန္တလေးဆိပ်ကမ်း သာယာလှပရေးလုပ်ငန်းအား မြစ်ကမ်းပါးတစ်လျှောက် အလျားပေ ၅၅၀၀ ဝန်းကျင်တွင် ဆောင်ရွက်လျက်ရှိပြီး လူထုအပန်းဖြေ အနားယူနိုင်သည့် အကျယ်ပေ ၁၀၀ ရှိသော အပေါ်ရင်ပြင်နှင့် ယာဉ်များသွားလာနိုင်သည့် အကျယ် ၅၅ ပေရှိသော အောက်ရင်ပြင်တို့ကို မြစ်ကမ်းဘေးတွင် ကျောက်စီရေထိန်းနံရံတည်ဆောက်ကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး လာမည့်နှစ်တွင် အလုံးစုံပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(မန္တလေးနေ့စဉ်-၉)



အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၁၉ အသင်း ထိုင်းနိုင်ငံသို့ ခြေစမ်းခရီး ထွက်ခွာ

မန္တလေး စက်တင်ဘာ ၁

အာရှယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းသည် ပြင်ပအကြံပြုဆောင်ရွက်မှု အနေဖြင့် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်လေ့ကျင့် မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။

မြန်မာ ယူ-၁၉ အသင်းကို

(NGB) 0-0-0-0

နိုင်ငံတကာ အားကစား သတင်းများ



အိုင်ဗန်ပါရီဆစ်အား ခေါ်ယူရန် ဂျီနိုအာအသင်း စီစဉ်

တူရင် စက်တင်ဘာ ၁ ဝက်စတဟမ် ဝင်္ဂါနီအာအသင်းသည် လက်ရှိ အချိန် အသင်းလက်မှတ်ဖြစ်နေသော ဝါရင့် တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်အား ခေါ်ယူရန် စီစဉ် လျှက်ရှိသည်။

အသက်(၃၅)နှစ်အရွယ်ရှိ တောင်ပံကစားသမားသည် ကစား သမားဘဝတစ်လျှောက်တွင် ဒေါ့ မွန်၊ အင်တာဗီလန်၊ စပါး၊ ဘိုင်



ယန်မြူးနစ်စသည့် ကလပ်အသင်း များတွင်သာမက အခြားကလပ် အသင်းများတွင် ကစားပြီး အောင် မြင်မှုများ ရယူနိုင်ခဲ့သလို၊ အတွေ့ အကြုံရှိသည့် ကစားသမား တစ်ဦးဖြစ်ခြင်းကြောင့် ဂျီနိုအာ အသင်းက ခေါ်ယူရန် စီစဉ်လာ ခြင်း ဖြစ်သည်။

တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်ကိုယ်တိုင်ကလည်း ဂျီနိုအာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားသွားဖွယ်ရှိသည်။ ထို့ကြောင့် ဂျီနိုအာအသင်း အနေဖြင့် လက်ရှိချော့ကွက်အတွင်း တွင် အသင်းလက်မှတ်ဖြစ်နေသော အိုင်ဗန်ပါရီဆစ်အား ရရှိအောင် ခေါ်ယူနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

(ဝဲပုံ) (NGB)

ဟာလန်း ပရီးမီးယားလိဂ် နောက်ဆုံး(၂)ပွဲဆက် ဟက်ထရစ် သွင်းယူနိုင်ခဲ့

မန်ချက်စတာ စက်တင်ဘာ ၁ မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး ဟာလန်းပရီးမီးယားလိဂ် နောက်ဆုံး(၂)ပွဲဆက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ မှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။ အဆိုပါ တိုက်စစ်မှူးသည် ပရီးမီးယားလိဂ် ပွဲစဉ်(၃)အဖြစ် မန်ချက်စတာစီးတီးအသင်းက ဝက်စ်ဟမ်းအသင်းအား သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုး သုံးဂိုးလုံး သွင်းယူပေးပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။



တိုက်စစ်မှူးဟာလန်းသည် ပရီးမီးယားလိဂ် ပွဲစဉ်(၂)နှင့် ပွဲစဉ်(၃)တို့တွင် နှစ်ပွဲစလုံး ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ် ပွဲစဉ်(၃) ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၇

(အပေါ်ပုံ)(NGB)

ဆန်ချို ချဲလ်ဆီးအသင်းတွင် ကျောနံပါတ် ၁၉ ဂျာစီအား ဝတ်ဆင်ကစားမည်

လန်ဒန် စက်တင်ဘာ ၁ တောင်ပံကစားသမားသစ် ဆန်ချို ချဲလ်ဆီးအသင်းတွင် ကျောနံပါတ် ၁၉ ဂျာစီအား ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။ အဆိုပါ တောင်ပံကစား သမားသည် နွေရာသီအပြောင်း အရွှေ့နောက်ဆုံးရက်တွင် မန်ချက်စတာယူနိုက်တက်အသင်းမှ ချဲလ်ဆီးအသင်းသို့ အငှားဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ တောင်ပံကစားသမား ဆန်ချိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်

အသင်းမှ ချွဲမြန်အသင်းသို့ အငှားဖြင့် သွားရောက်ကစားပြီး ပြိုင်ပွဲစုံ ၂၁ ပွဲကစားကာ ၃ ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် ငွေကြေး အမြောက်အမြားသုံးစွဲကာ ကစားသမား ၁၃ ဦးအထိ ခေါ်ယူအားဖြည့်ထားသည်။

(အပေါ်ပုံ) (NGB)

မက်ဂိုမာအား ဘရန့်ဖိုဒ်အသင်း ခေါ်ယူ



လန်ဒန် စက်တင်ဘာ ၁ ဘရန့်ဖိုဒ်အသင်းသည် တောင်ပံကစားသမား နောက်ခံကစားသမား မက်ဂိုမာအား ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅ သန်း+ Add-Ons ကြေး ၅ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါနောက်ခံကစားသမားသည် ဘရန့်ဖိုဒ်အသင်းနှင့်အတူ ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်

ချုပ်ဆိုခဲ့သည်။ အသက်(၁၈)နှစ်အရွယ်ရှိ နောက်ခံကစားသမားသည် အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသောကြောင့် ဘရန့်ဖိုဒ်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘရန့်ဖိုဒ်အသင်းထုတ်ပြန်ချက်တွင် မက်ဂိုမာအား ခေါ်ယူခဲ့ပါပြီ။ သူဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားတစ်ဦးဖြစ်လာမယ့်လို့လည်း ယုံကြည်ပါတယ်။ အသင်းအနေနဲ့လည်း ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရယူနိုင်မယ့်လို့ ယုံကြည်ပါတယ်ဟု ထုတ်ပြန်သည်။

(အပေါ်ပုံ) (NGB)

ကားလို့စ်ဆိုလာအား တစ်ရာသီအငှားဖြင့် ဝက်စ်ဟမ်းအသင်း ခေါ်ယူ

လန်ဒန် စက်တင်ဘာ ၁ ဝက်စ်ဟမ်းအသင်းသည်



ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား ကားလို့စ်ဆိုလာ

အား တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကွင်းလယ်ကစားသမားသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ၂၀၂၂-၂၀၂၃ မှ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၃ ပွဲကစားကာ ၈ ဂိုးထိ သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဝက်စ်ဟမ်းအသင်းက

ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အသက်(၂၇)နှစ်အရွယ်ရှိ ကားလို့စ်ဆိုလာက ကျွန်တော် ဝက်စ်ဟမ်းအသင်းသို့ ရောက်ရှိခဲ့ပါပြီ။ ဒီအသင်းနဲ့အတူ ရလဒ်ကောင်းတွေလည်း ရယူသွားမှာပါ။ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ကျွန်တော်ရဲ့ အိပ်မက်တွေလည်း ပြီးပြည့်စုံခဲ့ပါပြီဟု ပြောသည်။

(ဝဲပုံ)(NGB)

လိုဆယ်လ်လိုအား ဘက်တစ်အသင်း ခေါ်ယူ

မက်ဒရစ် စက်တင်ဘာ ၁ ဘက်တစ်အသင်းသည် စပါးအသင်း ကွင်းလယ်ကစားသမား လိုဆယ်လ်လိုအား စတာလင်ပေါင် ၃ သမ ၅ သန်းဖြင့် ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့သည်။ အသက်(၂၈)နှစ်အရွယ်ရှိ

ကွင်းလယ်ကစားသမားသည် ဘက်တစ်အသင်းတွင် ကျောနံပါတ် ၂၀ ဂျာစီအား ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။

ကွင်းလယ်ကစားသမား လိုဆယ်လ်လိုသည် စပါးအသင်းနှင့်အတူ ပြီးခဲ့သည့် ဘောလုံးရာသီက ပြိုင်ပွဲစုံ ၂၄ ပွဲကစားပြီး ၂

ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဘက်တစ်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘက်တစ်အသင်းသည် ၂၀၂၄ နွေရာသီဈေးကွက်အတွင်း တွင် ကစားသမား ၁၀ ဦးအထိ ခေါ်ယူအားဖြည့်ထားပြီး ဖြစ်သည်။

(အပေါ်ယာပုံ)(NGB)



2024 US Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ Coco Gauff တက်ရောက်

နယူးယောက်စ် စက်တင်ဘာ ၁ အမေရိကန်နိုင်ငံ၊ နယူးယောက်စ်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်သည့် ၂၀၂၄ US Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ အမေရိကန်တင်းနစ်မယ် Coco Gauff တက်ရောက်ခဲ့သည်။

အား ၂-၆၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိကာ စတုတ္ထအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

2024 US Open တင်းနစ်ပြိုင်ပွဲစတုတ္ထအဆင့်တွင် အမေရိကန် တင်းနစ်မယ် Coco Gauff နှင့် တစ်နိုင်ငံတည်းနေသူ တင်းနစ်မယ် Emma Navarro တို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

(အောက်ပုံ) (NGB)



ဘောလုံးသတင်း အတို အထွာများ
* လက်စတာစီးတီးအသင်းသည် ခရစ္စတယ်ပလဲ့စ်အသင်း တိုက်စစ်မှူး အက်ဒူအာအား တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
* အင်တာမိုင်ယာမီအသင်းသည် မေဂျာလိဂ်ပွဲစဉ် ၂၇ ပွဲ ကစားအပြီးတွင် ရမှတ် ၅၉ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင်ရပ်တည်ပြီး ချန်ပီယံဆုအား ဆွတ်ခူးရန်လည်း ရေပန်းစားလျက်ရှိသည်။
* လီဂါနက်စ်အသင်းသည် ဒေါ့မြန်အသင်းတိုက်စစ်မှူး ဟယ်လီအား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ (NGB)

သရက်ခရိုင်ပြည်သူ့ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး အောင်ရွက်

သရက် စက်တင်ဘာ ၁
မကြွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သန့်ရှင်းသာယာလှပ စေရေးအတွက် စာသင်ကျောင်း များ၊ ဆေးရုံများ၊ အများပြည်သူ နှင့် သက်ဆိုင်သည့်နေရာများ၊

လမ်းဆုံများတွင် အမှိုက်များ သိမ်းဆည်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက် နံနက် ၇ နာရီက သရက်

ခရိုင်ပြည်သူ့ဆေးရုံနှင့် ပတ်ဝန်း ကျင်တွင် ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။ အဆိုပါစုပေါင်းသန့်ရှင်းရေး

ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမ များက ဆေးရုံအတွင်းနှင့်ပတ် ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များနှင့် အမှိုက်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး စည်ပင်သာယာအမှိုက်သိမ်းယာဉ် ဖြင့် သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ (ဝဲဝဲ)စော်ထက်(သရက်)



မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

သာစည် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ အထက(၂)၌ မိဘ ဆရာအသင်းနှစ်ပတ်လည်အစည်း အဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဩဂုတ် ၃၀ ရက်

နံနက်ပိုင်းက အဆိုပါကျောင်း သူရိယခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများ က ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာ ရေးမှူး ဦးလှထွန်းက အမှာစကား ပြောကြားကာ အမှတ်(၇) ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။ ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှစိမ်းက ကျေးဇူးတင်စကား ပြောကြား သည်။



ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကျောင်း အတွက် လူဒါနိုးသောအလှူငွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ ဝင်(၁) ဗိုလ်မှူးတေဇာမြင့်က ကျောင်းအုပ်ကြီးထံ ပေးအပ် သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး သက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ သူများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် တန်းတွင် ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမ များနှင့် ဂုဏ်ထူးရရှိသော ကျောင်း သား၊ ကျောင်းသူများ၊ ကျောင်း တွင်း ထူးချွန်ဆုရရှိသော ကျောင်း သား၊ ကျောင်းသူများနှင့် ကျောင်း ၏ လိုအပ်ချက်များကို လူဒါနိုး ပေးသော အလှူငွေများအား ပညာ ရည်ချွန်ဆုများနှင့် ဂုဏ်ပြုမှတ် တမ်းများ ပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် Grade-7 ကျောင်း သား၊ ကျောင်းသူများက ဘက်စုံ ပညာကိုရည် တို့လှမ်းချီ သီချင်း ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်းကျင် လေအရည်အသွေးလေ့လာဆန်းစစ် လက်ခံနိုင်သော လေထုအရည်အသွေးအဆင့်ရှိ

မန္တလေး စက်တင်ဘာ ၁
မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင် လေထုအရည်အသွေး အခြေအနေအထား လေ့လာဆန်းစစ် နိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များရှိ သတ်မှတ် နေရာများတွင် ဝန်းကျင်လေထု အရည်အသွေးကို ပုံမှန်တိုင်းတာ ပြီး လေ့လာဆန်းစစ်လျက်ရှိ သည်။

ရာတွင် ၂ ဒသမ ၅ မိုက်ခရိုနီ အရွယ်ရှိသော အမှုန်အမွှားများ၊ ၁၀ မိုက်ခရိုနီအရွယ်ရှိသော အမှုန် အမွှားများ၊ ဆာလဖာဒိုင်အောက် ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက် ဆိုဒ်၊ အိုဇုန်းနှင့် ကာဗွန်မိုနောက် ဆိုဒ်တို့အားတိုင်းတာခဲ့ရာ မန္တလေး၊ အမရပူရမြို့၊ အောင်မြေသာစံ မြို့နယ်၊ ညောင်ဦးမြို့၊ ကျောက် ဆည်မြို့၊ ပြင်ဦးလွင်မြို့တို့တွင် လေထုအတွင်း ၂ ဒသမ ၅ မိုက် ခရိုနီအရွယ်ရှိသော အမှုန်အမွှား များ တွေ့ရှိရသော်လည်း လက်ခံ

နိုင်သော လေထုအရည်အသွေး ရှိကြောင်း၊ ပုသိမ်ကြီးမြို့နှင့် မိတ္ထီလာမြို့တို့တွင် လေထုအရည် အသွေးကောင်းမွန်သော အဆင့် ရှိကြောင်း ထုတ်ပြန်ထားသည်။ လေထုအပူချိန်၊ လေတိုက် နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု၊ မော်တော် ယာဉ် အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အနီး အငွေ့များနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့် နေရာ အနီးဝန်းကျင်အခြေအနေ



တို့အပေါ်မူတည်၍ တိုင်းတာ မှုရှိနိုင်ကြောင်း ပတ်ဝန်းကျင် ရရှိသည့် ဝန်းကျင်လေထုအရည် အသွေးရလဒ်များသည် ပြောင်းလဲ ထားသည်။ (အပေါ်ပုံ)(ဝငှေ့)



ကျေးရွာပွဲပြီးရေးစီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်းကော်ကေးရွာ၌ ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံ ကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူများထည့်ဝင်ငွေ တို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် မိတ္ထီလာမြို့နယ် ကျေးလက်

ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ က ကျေးရွာပွဲပြီးရေးကော်မတီဝင် များနှင့်အတူ တောင်းကော် ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံ ကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူများ၏ လုပ်အားထည့်ဝင် မှုတို့ဖြင့် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ အဆိုပါ တောင်းကော် ကျေးရွာ ကျေးရွာတွင်းလမ်း အရည်ပေ ၆၆၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျေးရွာပွဲပြီးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူ ထည့်ငွေကျပ် ၅၇ သိန်း၊ စုစုပေါင်းငွေကျပ် ၂၀၇ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်း များက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ဇူလိုင်လ တတိယ အပတ်မှ စတင်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ယခု အခါ ၅၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ (အပေါ်ပုံ)သန်းလွင်(မကျေး)

နဂါးမောက်သီးများ လှိုင်လှိုင်ပေါ် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

ရေနံချောင်း စက်တင်ဘာ ၁
အညာဒေသမှထွက်ရှိသော နဂါးမောက်သီးများ လှိုင်လှိုင် ကြီးရင် ဈေးပိုရတယ်၊ အသီးပေါ် ပေါ်နေပြီး သစ်သီးဈေးကွက် အတွင်း အရောင်းအဝယ်သွက် လျက်ရှိကြောင်း မကြွေးတိုင်း ဒေသကြီး၊ ချောက်ခရိုင်၊ ရေနံ ချောင်းမြို့နယ် စိုက်ပျိုးရေးဝန် ထမ်းအဖွဲ့ထံက သိရသည်။

မိမိဒေသအပြင် နယ်စုံက နဂါးမောက်သီးများ ဝင်ရောက်ပြီး သစ်သီးအနေအထားအပေါ်မူတည် ၍ ဈေးနှုန်း အနည်းအများရှိ တယ်။ သစ်သီးအရွယ်အစား ကြီးရင် ဈေးပိုရတယ်၊ အသီးပေါ် ခိုနီရယ်လို့မရှိဘူး၊ ပုံမှန်ဈေးကွက် ရှိတဲ့အပြင် နဂါးမောက်သီးများ အရောင်းအဝယ်လိုက်တယ်။ တွက်ခြေကိုက်တယ် ဟု နဂါး မောက်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။



“ဗြဲမှာ ရောင်းတဲ့ဈေးနှုန်းက ပုံမှန်မရှိဘူး။ ဗြဲတိုင်း လှိုင်လှိုင် ရနေရင် ဈေးနှုန်းအေးတယ်။ ယခုရက်ကတော့ အရောင်းအဝယ် လိုက်တဲ့အတွက် အဆင်ပြေ တယ်” ဟု နဂါးမောက်စိုက်ပျိုးသူ တစ်ဦးထံက သိရသည်။ ဈေးကွက်၌ နဂါးမောက်သီး အကြီးအသေးအပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၈၀၀က နေ ငွေကျပ် ၅၀၀-၆၀၀ ရောင်းချ ရကြောင်း သစ်သီးဈေးကွက်ထံ မှ သိရသည်။ (ဝဲဝဲ) (၄၇၂) (အပေါ်ပုံ) (၄၈၇)



မိုးကြိုပဲတီစိမ်း သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း အထွက်နှုန်းကောင်း

ကျောက်ဆည် စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ပဲသီးနှံမျိုးစုံ ဖူလုံပိုလှုံ့ရေးစိမ်းကိန်းများ ရေးဆွဲပြီး စိုက်ပျိုးလျက်ရှိရာ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း၌ စိုက်ပျိုးခဲ့သော

မိုးကြိုပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သည်။ ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် နယ်မြေဒေသအလိုက် ပက်ကြဲ စိုက်ပျိုးခြင်း၊ ပေါင်ကြီးတင်စိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ကြကြောင်းနှင့်စိုက်ပျိုးရန် မြေပြုပြင်ရာ၌ သီးနှံများ အောင်မြင်စေရန်အတွက် ဖွားချေးမြေဩဇာတင်း၁၅၀ခန့်၊ ယူရီးယား ၈၂၅၊ တီစီပူ ၂၄၅၊ ပိုတက်ရှ် ၁၂၅ ထည့်သွင်းစိုက်ပျိုးသည့်အပြင် ဒေသနှင့်ကိုက်ညီသော အပင်ဖြစ်ထွန်းမှုနှင့်အထွက်တိုးနှုန်း၊ အပင်ပေါက်နှုန်း ကောင်းမွန်

သောရေဆင်း(၁၁)၊ရေဆင်း(၁၄) ပဲတီစိမ်းမျိုးများကို ရွေးချယ်ကာ တစ်ဧကအပင်အရေအတွက် ၁၃၀၀၀ ပင် ရရှိရေး မျိုးစေ့ခြောက်ပြည်မှ ရှစ်ပြည်အထိ အသုံးပြု၍ ပင်ကြား၊ တန်းကြား (၁၂x၄)လက်မခြား ရရှိအောင် စိုက်ပျိုးကြသည်။

အပင်များ ပြုစုရာတွင် ပဲတီစိမ်းသီးနှံများ၌ ကျရောက်တတ်သည့် အဖျက်ပိုးများဖြစ်သော မြေအောက်ပိုးနှင့်ပင်စည်ထိုးယင်များကို ကာကွယ်နိုင်ရန်အတွက် မျိုးစေ့များအား အင်မီဒါကလိုစစ်၊ ပျူရာဒန်ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် ရောစပ်ပြီး အဝါရောင်မိုးစေ့ရောဂါ သယ်ဆောင်သည့် ယင်ဖြူ

ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မြစ်သား စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ (၂) နေကြာစိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။ (အောက်ပုံ)

၄၀၃ ဧကကျော် စိုက်ပျိုးထားရှိကြောင်း၊ နေကြာစိုက်ပျိုးခြင်းသည် အခြားသီးနှံစိုက်ပျိုးခြင်းထက် ဂရုတစိုက် ဆောင်ရွက်ရခြင်းမျိုးမရှိဘဲ ထွက်နှုန်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးရခြင်းကြောင့် လူနှင့်လုပ်အားခ၊ အရင်းအနှီးများစွာ မကုန်ကျဘဲ ဈေးကောင်းရလျှင် ဒေသခံတောင်သူများ ဝင်ငွေကောင်းမွန်ပြီး ဆီထွက်သီးနှံနေကြာကို စိုက်ပျိုးရခြင်း ဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆင်းရွှေ

ကြာ(၂) နေကြာမျိုးစေ့နှင့် တောင်သူ နည်းပညာပေးခြင်းလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများ အထွက်နှုန်းကောင်း ဆင်းရွှေကြာ(၂) နေကြာကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း နေကြာစိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားရရှိမှာဖြစ်သည်။

ယခုအခါ ဆင်းရွှေကြာ(၂) နေကြာတစ်ဧက စိုက်ပျိုးလျှင် ကုန်ကျစရိတ် ရှစ်သိန်းခန့် ကုန်ကျကာ တစ်ဧက အထွက်နှုန်းမှာ ၂၅ တင်းမှ တင်း ၃၀ အထိ ထွက်ရှိပြီး တစ်တင်းကို ကြိတ်ခွဲလျှင် ဆီသုံးပိဿာခွဲမှလေးပိဿာ အထိထွက်ရှိကြောင်း၊ လက်လီဈေးနှုန်းမှာ ဆီတစ်ပိဿာ ၄၅၀၀၀ မှ ၁၈၀၀၀ ဖြင့် ရောင်းချကာ တစ်တင်းဈေးနှုန်းမှာ ၄၅၀၀၀ ဖြင့် ရောင်းချသောကြောင့် နေကြာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။



နိုင်ငံခြားငွေဈေးနှုန်း ဆက်လက်ကျဆင်းနေ

မန္တလေး စက်တင်ဘာ ၁ နိုင်ငံခြားငွေဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းများ ဆက်လက်ကျဆင်းနေပြီး အကျဘက်ကို ဦးတည်နေလျက်ရှိကြောင်း ငွေလဲလှယ်နှုန်း ဖော်ပြချက်တွေအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ပံ့ပိုးမှုအပြီး ယခုလအတွင်း ဒေါ်လာ ၁၇၇ သန်းအထိ ရောင်းချပေးအပြီး ယခုလို ငွေကြေးကျဆင်းလာခြင်း ဖြစ်သည်။ ဒေါ်လာငွေလဲနှုန်း ၄၅၀၀၀ ဝန်းကျင်ဖြင့် ဆက်လက်ကျဆင်းလာပြီး ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဆက်လက်ကျဆင်းလာပြီး ၁၉ ရက်တွင် ဒေါ်လာ ၉ ဒသမ ၉၇၅ သန်း၊ ဆက်လက်ကျဆင်းလာပြီး ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်းနှင့် ဆက်လက်ကျဆင်းလာပြီး ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်း အသီးသီး

ရောင်းချပေးခဲ့သည်။ ယခုလအတွင်း ပြင်ပနိုင်ငံခြားငွေ ဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းငွေကျပ် ၆၆၀၀၀ အထိ အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပြီး ဆက်လက်ကျဆင်းလာပြီး ၂၄ ရက်မှ စတင်ကာ ငွေကျပ် ၆၀၀၀ အောက်ပြန်ကျခဲ့သည်။ ဆက်လက်ကျဆင်းလာပြီး ၂၉ ရက်တွင် တစ်ဒေါ်လာ ငွေလဲနှုန်း ငွေကျပ် ၅၄၅၀ ဈေးတန်းအထိ ကျဆင်းလာခဲ့သည်။ စင်ကာပူဒေါ်လာဈေးနှုန်းက ငွေကျပ် ၄၁၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ထိုင်းဘတ်ဈေးက ငွေကျပ် ၁၅၆ -၁၆၂၊ မလေးရှား ရင်းဂစ်က ငွေကျပ် ၁၂၀၀၊ တရုတ် ယွမ်က ငွေကျပ် ၇၅၀-၇၅၅ ဝန်းကျင်အထိ ကျဆင်းပြန်နေပြီး အခြားသော နိုင်ငံခြားငွေဈေးများလည်း ကျဆင်းနေသည်။ (ဝဲပုံ)



အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ရွှေမင်းဝံပေးအဖွဲ့အစည်း၊ အမျိုးသမီး(အလွတ်တန်း) ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျဆင်းလာပြီး ၂၆ ရက်တွင် ဒေါ်လာ ၃၁ သန်းနှင့် ဆက်လက်ကျဆင်းလာပြီး ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်း အသီးသီး



အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ လက်လီလှ လူငယ်အမျိုးသား ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယခုအိမ်ရှိုင်းအမျိုးသားဘော်လီဘောအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့ အမျိုးသားဘော်လီဘောအသင်း ၁၀ သင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းခုနစ်သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆုများကိုလည်း ထိုက်တန်စွာ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ (အောက်ပုံ) မြို့နယ်(ပြန်/ဆက်)

ဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးစောမြင့်နှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးပြီး ထောက်ပံ့ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူများက လက်ခံခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ ယခုအိမ်ရှိုင်း အမျိုးသား ဘော်လီဘောအသင်းနှင့်

သုခတော်ဝင်အိမ်ရာ ဆောက်လုပ်ရေးအိတ်ပွင့်တင်ဒါခေါ်ယူ

နေပြည်တော် စက်တင်ဘာ ၁ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ နေပြည်တော်၊ ဧမ္မာသီရိမြို့နယ်၊ ပျဉ်းမေး-တောင်ညိုသွားလမ်း၊ ဆွာလမ်းဆုံနှင့် မြို့မဈေးကြား၊ ယခင်ဘူးကွဲရွာဟောင်း၊ ၃၁ ဧက အကျယ်မြေနေရာတွင် သုခတော်ဝင်အိမ်ရာ အပိုင်း(၂) ဆောက်လုပ်ခြင်းလုပ်ငန်းများမှ 4U5S (3Bed) အခန်း သုံးခန်းပါ သံကူကွန်ကရစ်အဆောက်အအုံ ၄၄ လုံး၊ (၁၀၉၂၈၇၇၆၆) အိမ်ခန်း ၂၈၀ ခန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး ပဏာမအဆင့်

လမ်းအကြောင်းဖော်ခြင်း၊ အကွက်သတ်မှတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်လိုသော လုပ်ငန်းရှင်များအနေဖြင့် အကွက် Lot များအလိုက် တင်ဒါတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ တင်ဒါပုံစံများကို ဆက်လက်

၂၉ ရက်မှ စတင်ထုတ်ပေးပြီး စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ တင်သွင်းရန် ဖိတ်ခေါ်ထားသည်။ (အောက်ပုံ) (၀၄၅)



ဝတ္ထုတိုကဏ္ဍ

ညသည် အပ်ကျသံမကြားရအောင်၊ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ ည၏ တေးသံသာများဖြစ်သော ပုရစ်နှင့်ညဉ့်ငှက်ပေါင်းစုံ၏ အသံတို့မှာလည်း ထူးခြားစွာ ငြိမ်သက်နေသည်။

ခွေးဟောင်းသံသ့သ့ပင် မကြားရ၊ လမိုက်ညကား ဒုစရိုက်သမားများ၊ မရိုးသားသူများအတွက် နှစ်သက်မှီဖွယ်ရာပင်ဖြစ်သည်။

ညကအိမ်ရှေ့ရှိသော မိန်းမပျိုနယ် တည်ငြိမ်လွန်းလှသည်။ သက်ကြီးခေါင်းချခိုဆိုလျှင်လည်း မမှားနိုင်ပေ။ မိန့်ဖျော့ဖျော့ ကောင်းကင်ယံက ကြယ်များကလည်း အမှောင်ထုမထိုးဖောက်နိုင်ရှာ။ ကောင်းကင်တွင် ခုနစ်စင်ကြယ်ပြောင်ပင် အမြီးထောင်နေသည်။ သန်းခေါင်ယံညသို့ ရောက်ခဲ့ပေပြီ။

မိုးထူးက သူ့အကြံအစည်အတိုင်း အမှိုက်ထုပ်နှစ်ထုပ်ကို ဆိုက်ကားပေါ်မတင်လိုက်သည်။ ညနေက ဇနီးသည်ခင်ပွန်း ဟင်းချက်ရန်သုတ်သင်ထားသည့် ငါးအကြေးခွံများ၊ ကြွက်သေနှစ်ကောင်ပါမကျန် ပလတ်စတစ်အိတ်ထဲ ရောထည့်လိုက်သည်။ တစ်ပတ်စာ စုဆောင်းထားသည့် အမှိုက်များကား လူဝတ်စုံပုတ်စိပ်ပမာ အိတ်ထဲမောင်းကားနေသည်။

ဆိုက်ကယ်စီးလျှင် အသံမြည်သည်။ ဆိုက်ကားက မကြားရတော့ ဖွဖွလေး ကွန်ကရစ်လမ်းအတိုင်း နင်းလာသည်။ နဒီချောင်းရောက်တော့ ခဏရပ်လိုက်သည်။ လူရှင်းနေပေမယ့် ခပ်အုပ်အုပ်အသံတစ်ခုက သူ့နားထဲတိုးဝင်လာသည်။

“ဝန်း---ဝန်း---ဖြော---ဖြော” အမှောင်ထုကိုအကာအကွယ်ပြု၍ အမှိုက်အညစ်အကြေး သွန်ချသံကို ကြားရသည်။ ကြယ်ရောင်ဖျော့ဖျော့အောက်တွင် လူတစ်ဦးက နဒီချောင်းသို့ အမှိုက်ခိုးသွန်နေသည်ကို သူသိလိုက်ရသည်။ သူလည်း မစဉ်းစားတော့ ပါလာသည့် အမှိုက်နှစ်ထုပ်မှ အညစ်အကြေး၊ အမှိုက်များကို အရှိန်ပြင်းပြင်း သွန်ချလိုက်သည်။ နဒီချောင်းထဲတွင် သစ်ရွက်လိုပေါ့ပါးသည့်အရာမှ လွဲ၍ ချောင်းထဲရှိ နွံများတွင် စုံပုံက ရေထဲဆက် မစီးတော့။

“ဟေ့---ဘာလုပ်တာလဲ” မီးရောင်တစ်ခုက လက်ကနဲ သူ့မျက်နှာထိုးထား၍ အလွန်တကြား အော်လိုက်သည်။ မိုးထူးကလည်း သူ့ခါးကြားထဲက ဓာတ်မီးဖြင့် ပြန်ထိုးတော့ “ရွှင်ပျော်ပျော် စားသောက်ဆိုင်က မိုးညိုဖြစ်နေသည်။ အပြန်အလှန် လက်နှိပ်ဓာတ်မီးထိုးထားကြသည်။

“ဟေ့ မိုးညို ငါ့ကိုမီးမထိုးနဲ့”
“မင်းလည်း ငါ့ကိုမထိုးနဲ့”
“မင်းကို ငါတိုင်ပြောမယ်”
“အမှိုက်ခိုးသွန်တာချင်းအတူတူ ငါလည်း မင်းကို တိုင်ပြောမယ်”
သစ်ပင်ရိပ်အောက်ရှိ အမှောင်ထဲတွင် လူတစ်ဦးက မအိပ်သေး၊ သူတို့ပြောစကားကို နားထောင်နေသည်။ သူကား ဦးထင်ပေါ်ပင်။

မိုးထူးနှင့် မိုးညိုတို့အသံကြောင့် ခြံဝင်းထဲ လမ်းလျှောက်နေသာ ဦးထင်ပေါ်တစ်ယောက် ခြံထဲမှ လှမ်းကြည့်လိုက်သည်။ မိုးထူးနှင့် မိုးညိုတို့ကို မြင်သည်။ ပြီးသည်နှင့် နှစ်ဦးစလုံး ပြန်သွားကြသည်။

ညညချောင်းက သူတို့ငယ်ငယ်က ရေကူးသင်



ခဲ့သည့်ချောင်း၊ အတိုး၊ အဘွားလက်ထက်က လှေသမားများသွားခဲ့သည်။ ရေပြာပြာနဒီချောင်းမှာ ယခုအချိန်မှာတော့ အမှိုက်၊ ဒိုက်၊ ရေဆိုး၊ ရေပုပ်များ၊ ယင်ကောင်းများ ပေါက်ဖွားရာ ချောင်းစုတ်ဖြစ်နေပေပြီ။

မြို့အပြင်ဘက်ရှိ စက်ရုံများမှ သားရေပုပ်ရည်များက နဒီချောင်းအတွင်း စီးဝင်၍ ချောင်းကောလာသည်။ ရေညစ်ပတ်လာပြီး ပုပ်စော်နံ့လာသည်။ ငါး၊ ပုစွန်များပါ သေဆုံးခဲ့ရသည်။ တရုတ်ပြည်နယ်စပ်အနီး မြို့ငယ်ပီပီ တိုင်းရင်းသား ပေါင်းစုံစုစေးနေထိုင်သော မြို့ငယ်လေးဖြစ်သည်။

စီးပွားရေးကောင်းမွန်၍ တစ်ဖက်နိုင်ငံခြားသားများ လာလည်ကြသည်။ ရေပြာပြာကန်များ၊ လှပသောရွာခင်းများ၊ ပန်းပေါင်းစုံပွင့်သောမြို့၊ ထင်ရှားသောဘုရားများရှိသဖြင့် ထင်ရှားစည်ကားသော မြို့လည်းဖြစ်သည်။

မြို့အလှအပကို ဖျက်ဆီးနေသည်က စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များဖြစ်သည်။ ခုတော့အမှောင်ထဲတွင် မိုးထူးနှင့်မိုးညိုတို့ လူသူမသိ အမှိုက်သွန်နေသည်ကို ဦးထင်ပေါ်တွေ့ခဲ့ရသည်။ အမှိုက်ကင်းစင်သောမြို့ဖြစ်ရန် သူတို့အားမိလာသည်။ ပြီးတော့ သူ့အတွေးကို နှစ်မြိုက်ကျေနပ်စွာဖြင့်ရင်းအိပ်စက်ရန် အိမ်ထဲဝင်ခဲ့သည်။

“ဝေါ---ဝေါ---ဖြန်း---ဖြန်း---ဖြန်း---ဝေါ---ဝေါ”

မိုးက အရှိန်ပြင်းပြင်း ရွာချသလို ကျောက်ခဲစေ့ငယ်အရွယ် မိုးသီးများကလည်း မြေပြင်သို့ ပစ်ပေါက်သလို ဖွေးကနဲပြုတ်ကျလာသည်။ လေပြင်းကလည်း သစ်ပင်များကို ပြိုလဲစေသည့်အပြင် အိမ်ခေါင်မိုး သံပြားများကလည်း စတုဂံဗဟိုပုံနယ်လေထဲဝဲနေသည်။

မိုးလေဝသမှ ညနေ ၆ နာရီသတင်းအရ တိုင်ဖွန်းမုန်တိုင်း ‘နာရူး’သည် ဂျပန်၊ ထိုင်းနိုင်ငံမှ တစ်ဆင့် ပြင်းထန်စွာတိုက်ခတ်သဖြင့်၊ လူများသေဆုံးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေကြောင်း ကြေညာနေသည်။

ရပ်မိရပ်ဖဖြစ်သူ ဦးထင်ပေါ်တို့မြို့က တာချီလိတ်မြို့အနီး မလှမ်းမကမ်းတွင်ရှိသည်။ နယ်စပ်တွင်မိုးရွာတိုင်း ဦးထင်ပေါ်တို့ မြို့ငယ်လည်း မိုးရွာ၊ ရေကြီးပေပြီ။

နံနက်ပိုင်းက စရွာသည့်မိုးမှာ ညနေချိန်ထိ မရပ်သေးသလို မိုးဆက်ရွာဦးမည်ကို မြူစင်သော မိုးသားကောင်းကင်ကိုကြည့်၍ ဦးထင်ပေါ်တစ်ယောက် ခန့်မှန်းရိပ်စားမိသည်။

“အင်း---ရေကြီးဦးမယ်ထင်တယ်” မကြာမီ လျှင်လှဲတောင်မှ ရေများက မြို့သို့ မြေကြီးတစ်ကောင်သည့်နှယ် လျှော၍ စီးဝင်လာသည်။ လွန်ခဲ့သည့် သုံးနှစ်မှစ၍ မြို့မှာရေကြီးလေ့ရှိသည်။ သစ်ပင်များဖြင့် စိမ်းညိုနေသော မြို့ကလေးမှာ သတိထားမိအောင် ပူလာသည်။ မီးသွေးဖုတ်၊ သစ်ပင်ခုတ်သူများ ပေါများလာသည်။

လူများက အတ္တများလွန်းသည်။ ဘယ်သူသေသေ ငတေမာပြီးရော သဘောဖြင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ ပတ်ဝန်းကျင်မထိန်းသိမ်း၊ ကျောက်မီးသွေးကဲ့သို့ လောင်စာရုပ်ကြွင်းများ အဆမတန် သုံးစွဲခြင်း၊ သစ်ပင်များကို အဆမတန် ခုတ်လှဲခြင်းကြောင့် သစ်တောများမီးလောင်ခြင်း၊ ရေကြီးခြင်း၊ ရေခဲတောင်အရည်ပျော်ခြင်း၊ လေထုညစ်ညမ်းခြင်း ဆိုးကျိုးများဖြင့် ကမ္ဘာကြီးပူနွေးဒဏ် ခံစားရပြီး ဦးထင်ပေါ်တို့ မြို့ငယ်လေးပါ ရာသီဥတုဖောက်ပြန်သက်ရောက်မှုကို ခံစားနေရပေပြီ။

ဦးထင်ပေါ်က ညအချိန်အိပ်မပျော်သေး၊ နဒီချောင်းဘေးရှိ ဗန်ဒါပင်၊ သရက်ပင်၊ စိန်ပန်း၊ ပိတောက်ပင်ပျိုတို့မှာ လေဆင်ရိုင်း၏ တိုက်ခတ်မှုကြောင့် တဝုန်းဝုန်းလဲကျ ပြုလဲနေသည်။

လျှင်လှဲတောင်မှ ဆင်းလာသောရေထုက စစ်သည်မိုလ်မြေများပြားသော တပ်ထုကြီး ပြေးဆင်းလာသကဲ့သို့ လမ်းပေါ်တွင် ရေတဖွေးဖွေး၊ တဖြည်းဖြည်းငြိမ်ငြိမ်နှင့် အိမ်တိုင်းသို့ရေဝင်ကာ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ ဆူညံစွာ အော်ဟစ်နေကြပေပြီ။ တစ်မြို့လုံးပူရွက်ဆိတ်အိမ် တုတ်ထိုးခံရသလို တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေကြသည်။

“အဝတ်တွေထုတ်ထား၊ ဆန်ထုတ်၊ မီးဖိုချောင်အိုးခွက်ပန်းကန်တွေအသင့်ထုတ်ထား”
“အိမ်ထောင်စုဝင်ဇယား၊ ကတ်ပြားတွေ ရွှေငွေစာရွက်စာတမ်းအရေးကြီးပစ္စည်းတွေ ပျောက်သွားလို့မရဘူး။”
“ကျွ၊ နွားတွေ ကုန်းမြင့်ပေါ်တင်ထားလို့ တော်သေးတယ်”

“သောက်ရေချိုတွေ ရေဘူးလွတ်တိုင်းထည့်ထား”

ဦးထင်ပေါ်က ဇနီးသည်နန်းဟောင်းခေးကို ပြောရင်း ရေပြင်ကိုကြည့်နေသည်။ မြို့လမ်းသာမက အိမ်တိုင်းရေဝင်နေသည်။ ရေပေါ်တွင် ပလတ်စတစ်ခွံများ၊ အမှိုက်များ၊ သစ်ရွက်များ ကြည့်မကောင်းအောင် မျောပါနေသည်။ တစ်စိတ်တည်းပင် မိုးထူးနှင့်မိုးညိုတို့ကို သတိရလိုက်သည်။ လမ်းပေါ်တွင် လူအချို့က ပစ္စည်းများထမ်း၍

ရေလွတ်ရာတောင်ကုန်းပေါ်သို့ ရွှေ့နေသည်။
“တောင်ဘက်ရပ်ကွက်မှာ အိမ်တွေပြိုကုန်ပီ”
နဒီချောင်းရေက အမှိုက်များက ကြည့်မကောင်းအောင် ပေါလောပေါ်မျောပါနေသည်။
“လူတွေက စည်ပင်အမှိုက်ကန်လုပ်ပေးထားတယ်။ သွားမထည့်ဘူး။ လျှို့ဝှက်ပစ်ချတယ်။ တချို့က နဒီမြောင်းထဲ ပစ်ချတော့ မြို့ကညစ်ပတ်တာပေါ့ကွာ”

စည်းကမ်းရှိစေလွန်းသူ ဦးထင်ပေါ်ပြောတော့ ဒေါ်နန်းဟောင်းခေးကလည်း ခေါင်းငြိမ်သည်။ သည်ရေကျသွားရင်တော့ အိမ်ထဲက ရွံတွေထုတ်ပစ်ရဦးမည်။

လမ်းမပေါ်ကရွံ့တွေ၊ အမှိုက်တွေ ရေဆေးရဦးမည်။ ဦးထင်ပေါ်က စိတ်ပျက်နေတော့ ဒေါ်နန်းက “စိတ်မပူရန်” နှစ်သိမ့်ပေးသည်။

မုန်တိုင်းလွန်၍ မိုးရွာသွန်းပြီးနောက် မြို့တွင် နန်း၊ ရွံမြေ၊ အမှိုက်စုတ်များဖြင့် နံ့စေ့နေသည်။ အမှိုက်များကို မြောင်းထဲသွန်ချတော့ မြောင်းပိတ်ပြီး ရေလှမ်းမိုးခြင်းဖြစ်သည်။ မြို့သန့်ရှင်းရေးစုပေါင်းလုပ်သဖြင့် မြို့က ပုံမှန်အတိုင်း သန့်ရှင်းသွားသည်။ နံနက်ခင်းနေခြင်းနုအောက်တွင် လေးနှစ်အရွယ်သမီးလေး ကလျာကို ကျောင်းပို့ရန် မိုးထူးကနောက်၊ သမီးလေးကရေသို့ ပြေးသွားတော့ကစားနေသည်။

“ပြည်းပြည်းသွား---သမီး---မပြေးနဲ့”
“ပြန်း”

“အား---နားတယ်၊ အဖေ---သမီးမှာတယ်”
ပြောလိုပင်မဆုံးသေး၊ ကလျာကပြေးရင် လမ်းပေါ်သို့ ငှက်ပျော့ခွံတက်နင်းကာ လဲကျပြီး ဒူးခေါင်းပွန်းပဲ့သွေးထွက်သွားသည်။ မိုးထူးက ပြေးထူသည်။ တစ်စိတ်တည်းပင် သမီးငယ်ချော်လဲသွားသဖြင့် စိတ်ဆိုးသွားသည်။

“စည်းမရှိ၊ ကမ်းမရှိလမ်းမပေါ်မှာ ဘယ်သူတွေ ငှက်ပျော့ခွံပစ်ချတာလဲ၊ ဒီမှာ ချော်လဲနေပြီ၊ နားမလည်ဘူးလား။”

“စည်းကမ်းတစ်စက်မှ မရှိကြဘူး”
မိုးထူးအော်သံက ကျယ်လောင်၍ အိမ်တိုင်းကြားရသည်။ မိုးထူးတစ်ယောက် ဒေါသထွက်နေသည်ကို ဦးထင်ပေါ်တွေ့ရသည်။

နဒီချောင်းကို အမှိုက်အငှားအရင်း မိုးပစ်သော မိုးထူးတစ်ယောက် ချက်ချင်းပင် အကျိုးခံစားနေရပေပြီ။ ဦးထင်ပေါ်ရယ်ချင်သည်။ လောကမှာ သည်လိုလူမျိုးတွေ ဘယ်နှစ်ယောက်လောက်ရှိလဲ သိချင်နေသည်။

ဆက်လက်ဖော်ပြပါမည်။

သတင်းပဒေသာ

အဆို၊ အက၊ အရေး၊ အဖိုး၊ ဝိုင်းအသင့် ပြိုင်ပွဲကျင်းပဆုချီးမြှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုးတန်ဖိုးထား တတ်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက် ပျက်စေရန် (၂၅)ကြိမ်မြောက်၊ ငွေရတနာအထိမ်းအမှတ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အဖိုး၊ ဝိုင်းအသင့်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့က ပြည်သူများအား လယ်ယာမြေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြေယာနှင့်ပတ်သက်၍လည်းကောင်း သိရှိနားလည် လာစေရန် ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁နာရီက ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ကုန်းမာသန်စွမ်း ပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ် လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ Sunjin Myanmar Company ၊ မိုးရိပ်ရှမ်းတောင် ပရဟိတအသင်း၊ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် ရောင်စုံ ယန်းခင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀) ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မိုးရာသီဘေးလုံး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အထကကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီဘေးလုံး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ က မြို့မအေးကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငမဲမြို့နယ် မြန်မာ့ လယ်ယာဦးစီးဌာန၊ ဖြေးဖြေးဘက်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများထံ ၂၀၂၄ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေကျပ် ၇၇၃၅သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ကျောင်းအခြေပြုပြန်ဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တက္ကသိုလ်၊ တပ်ကုန်း မြို့နယ်၊ ညောင်လွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းအခြေပြုပြန်ဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြော ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြို့နယ်(ပြန်/ဆက်)

သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ငါးစူးမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် လျော့ကျစေရေးအတွက် ယမန်နေ့ နံနက် ၉နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်း ဆီရောင်းချပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)



မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများသို့ ဆွမ်းလောင်းလှူ

မုံရွာ စက်တင်ဘာ ၁ လစဉ်ကျင်းပလျက်ရှိသော မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီး များသို့ ဆွမ်းလောင်းလှူဒါန်းခြင်း ကို ဩဂုတ် ၃၁ ရက်၊ နံနက်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်းအတွင်း ကျင်းပသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း၊ မြေကျောင်းနှင့်သီလရှင် ကျောင်း၊ မြေကျောင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ ကို ဆွမ်း၊ဆွမ်းဟင်းခင်းနှင့် ဆွမ်းဆန်တော်၊ စားသုံးဆီ လောင်းလှူပွဲကို

ကျင်းပခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဦးတော်ကျော်နှင့်ဝန်ကြီး တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဝန်ကြီးများ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာ ထမ်း၊ အမှုထမ်းများက ပင့်သံဃာ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေး များအား ဆွမ်းနှင့်ဆွမ်းဟင်းခင်း၊ ဆွမ်းဆန်တော်၊ စားသုံးဆီများ

သစ်သီးနှင့်အချိုပွဲများ လောင်းလှူ ကြသည်။ (အပေါ်ပုံ) စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊သံဃာ တော်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းနှင့်ဆွမ်း ဟင်း၊ ဆွမ်းဆန်တော်၊ စားသုံးဆီ လောင်းလှူပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ညဝန်ထမ်းများ နှင့် မိသားစုဝင်များမှ လစဉ် လောင်းလှူလျက်ရှိကြောင်း သိရ သည်။ (၃၉၄)

ပမာပြိုင်စည်ပင်ဝန်ထမ်းအိမ်ရာ မိသားစုတို့ဆွမ်းလောင်းလှူ

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊မဟာမြိုင် စည်ပင်ဝန်ထမ်းအိမ်ရာ၊ ၃မလမ်း၊ မြေလမ်းနှင့်လမ်း၇၀ကြားတွင် နေထိုင်သည့် ဝန်ထမ်းမိသားစု

များမှစုပေါင်း၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လေးပြင် လေးရပ်မှ ကြွရောက်အလှူခံ တော်မူကြသော ဆရာတော်၊ သံဃာတော်များအား တုံ့ဆွမ်း လောင်းလှူ ကုသိုလ်ပြုကြသည်။

တုံ့ဆွမ်းလောင်းလှူရာတွင် ဝန်ထမ်းမိသားစုဝင်များက လေး ပြင်လေးရပ်မှ ကြွရောက်တော်မူ ကြသော ဆရာတော်၊ သံဃာ တော်များအား ယနေ့ နံနက်ပိုင်း က (၉၄)ကြိမ်မြောက်အဖြစ် ဆွမ်း၊ ငါးကြင်းခြစ်ချက်၊ ပဲတီချို သုပ်တို့ကို ၃မလမ်းနှင့်မြေလမ်း တောင့်တွင်ပြင်ဆင်၍ ကြွရောက် လာကြသော ဆရာတော်၊ သံဃာ တော် ၂၅၀ကျော်တို့အား နံနက် ၅နာရီခွဲမှ စတင်လောင်းလှူ ကြည့် ည့်ခဲ့ကြပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ဆက်လက် လောင်းလှူ ကြမည်ဖြစ်၍ လေးပြင်လေးရပ်မှ ဆရာတော်၊ သံဃာတော်များအား ကြွရောက် အလှူခံနိုင်ပါရန်ပင် မိတ်ထားကြောင်း သိရသည်။ (၁၆၀)မန္တလေးနေ့စဉ်-၃



သက်ကြီးမျက်မှောင်ခိုကုရိပ်သာတွင် တစ်နေ့တည်းပေးပေးမှုများ ကျွေးမွေးငွေလှူဒါန်း

မြင်းဦးလွင် စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မြင်းဦးလွင်မြို့နယ်၊ (၂၄)မိုင်ရှိ ပရဟိတမျက်မှောင် ဘက်စုံပညာ သင်ကျောင်းဆရာတော် ဘဒ္ဒန္တ ညေယျတည်ထောင်ဖွင့်လှစ်သော သက်ကြီးမျက်မှောင် ခိုကုရိပ်သာသို့ စေတနာရှင်များက ငွေများ၊ ဆန်အိတ်နှင့်စားသောက် ကုန်များ၊ တစ်နေ့စာ ကျွေးမွေး လှူဒါန်းလျက်ရှိရာ ဩဂုတ် ၃၁ ရက်က ပြည်မြို့နေ ဦးစိုးသန်း+ ဒေါ်တင်တင်မူမိသားစုက ငွေ ပဒေသာပင်ငွေကျပ် ၅၅သိန်းကို လည်းကောင်း၊ ရန်ကုန်မြို့နေ

မဂင်ဝါမြို့က မွေးနေ့အလှူအဖြစ် ဆေးပဒေသာပင် ငွေကျပ် ၂၅သိန်း ကို လည်းကောင်း၊ကနေဒါနိုင်ငံ နေ Oi Lyan မိသားစုက ဆွမ်း ပဒေသာပင်ငွေကျပ် ၅၁၅၅၀၀ကို လည်းကောင်း၊ ကာလမတောရ ဓမ္မမိတ်ဆွေများက ဆန် ၆ပြည် ဝင်အိတ် ၅၀ကို လည်းကောင်း၊ မြင်းဦးလွင်မြို့နယ်၊ ရပ်ကွက် ကြီး(၁၇)နေ ဦးအောင်ဇော်အေး မိသားစုက တစ်နေ့တာ ထမင်း ဟင်းများကိုလည်းကောင်း လာ ရောက် လှူဒါန်းခဲ့သည်။ သက်ကြီးမျက်မှောင် ခိုကုရိပ်သာ၊ ၂၄မိုင်၊ မြင်းဦးလွင်မြို့နယ်၊

မီးပင်ကြီးကျေးရွာ အုပ်စု၊ ဖုန်း- ၀၉၄၄၅၈၇၃၀၀၀၀၀၀ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ (အောက်ပုံ)(၀၄၅)

(၃၃၈)



ပြင်ဦးလွင်ဒေသမှ တွေ့ရှိသည့် ဒိုလိုမိုက်ကျောက်

ကိုကိုပံသု(ပခုက္ကူတက္ကသိုလ်)



ဘူမိဗေဒ ဘာသာရပ်မှာ ကျောက်တွေကို အမည်ပေးတဲ့အခါ ပထဝီဝင်ဆိုင်ရာ တောင်တန်း၊ ကုန်းမြင့်၊ မြို့ရွာတွေကို အစွဲပြုလို့ မှည့်ခေါ်လေ့ ရှိပါတယ်။ ဥပမာ - ကုန်းပြင်မြင့် ထုံးကျောက် (Plateau Limestone)၊ ဇီပင်ကြီးကျောက်လွှာစု (Zebingyi Fomation)၊ ညောင်ဘောထုံးကျောက် (Ntaungbaw Limestone) စသည်ဖြင့်ပေါ့ဗျာ။

ဒီတော့ဗျာ မေမြို့အနီးတဝိုက် (ယခုတော့ ပြင်ဦးလွင်)မှာ ပေါ်ထွက်နေတဲ့ ကျောက်တစ်မျိုးဖြစ်တဲ့ ဒိုလိုမိုက်ကျောက်တွေကိုလည်း မေမြို့ဒိုလိုမိုက်(Maymyo Dolomite)လို့ မှည့်ခေါ်ကြပါတယ်။ မေမြို့ဒိုလိုမိုက်နဲ့ ရှမ်းကုန်းပြင်မြင့်၊ ပိတောက်ပင် ထုံးကျောက်နဲ့ သန္တာကောင်ရုပ်ကြွင်းတို့အကြောင်း ရေးပြချင်ပါတယ်။ ဘူမိဗေဒပညာမှာ အဓိကအားဖြင့် ကျောက်ကြီးသုံးမျိုး ခွဲခြားထားပါတယ်။ အနည်ကျကျောက်၊ ဖီးသင့်ကျောက်နဲ့ အသွင်ပြောင်းကျောက်ဆိုတာတွေပေါ့ဗျာ။ အနည်ကျကျောက်ဆိုတာကတော့ အဓိပ္ပာယ်က ရှင်းပါတယ်။ အနည် အနုစိတွေ၊ ကျောက်စ၊ ကျောက်နုတွေ၊ ဓာတုပစ္စည်းတွေ စုပုံပုံချခြင်း၊ တွဲဆက်ခြင်း၊ မာကြောလာခြင်းတွေကြောင့် အနည်ကျကျောက်တွေ ဖြစ်လာတာပါ။

အနည်ကျကျောက်တွေကို အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ ကျိုးပြဲအနည်ကျကျောက်နဲ့ ဓာတုအနည်ကျကျောက်ဆိုတာတွေပေါ့ဗျာ။ မေမြို့ဒိုလိုမိုက်ဆိုတာ ဓာတုအနည်ကျကျောက်တစ်မျိုး ဖြစ်ပါတယ်။ ပင်လယ်ရေထဲမှာ ဓာတုအနည်ကျ ဖြစ်စဉ်များ (Chemical Precipitation) ကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။ ပင်လယ်ရေထဲမှာ ကယ်စီယံ ကာဗွန်နိတ် (CaCO₃) တွေ များများစားစား ပိုချခဲ့ရင် ထုံးကျောက်တွေ (Limestone) ဖြစ်လာပါတယ်။ ထို့အတူ မဂ္ဂနီစီယမ် ကာဗွန်နိတ် (MgCO₃) တွေ ဓာတုအနည်ကျခဲ့ရင်တော့ ဒိုလိုမိုက်ကျောက်ဆိုတာ ဖြစ်လာခဲ့ပါတယ်။ တချို့ပညာရှင်တွေကတော့ ကျောက်နာမည်နဲ့ တွင်းထွက်နာမည်ကို ကွဲပြားစေဖို့ ဒိုလိုမိုက်တွင်းထွက်ပါတဲ့ ကျောက်ကို ဒိုလိုစတုန်း (Dolostone) လို့လည်း ခေါ်ကြပါတယ်။


ဒီမှာတင်ပဲ ကျွန်တော့ မိတ်ဆွေတစ်ယောက်က ပြဿနာတက်လာပါတော့တယ်။ *ဒီမယ် ဆရာကိုကိုပံသု၊ ဆရာပြောတော့ ထုံးကျောက်တွေက ပင်လယ်ထဲမှာ၊ ပင်လယ်ရေအောက် ကြမ်းပြင်မှာ ပိုချခဲ့တာဆို၊ အခုအမြင့်ပေ ၃၀၀၀ ကျော်ရှိနေတဲ့ ရှမ်းကုန်းပြင်မြင့်မှာ ထုံးကျောက်တွေ အများကြီးပဲဗျာ။ ပင်လယ်ရေထဲက ကျောက်တွေဟာ ပေ ၃၀၀၀ ကျော်အမြင့်ဆောင်တဲ့ တောင်ပေါ်မှာဆိုတော့ ဆရာပညာ ခဲ့တော့များနေပြီ။ မဖြစ်နိုင်တာ မပြောပါနဲ့ဗျာတဲ့။ စောဒကတက်လို့ လာနေပါပြီ။

*ရှမ်းကုန်းပြင်မြင့်နဲ့ ပင်လယ်ရေဆိုတော့ ဘယ်လိုဖြစ်တာလဲဗျာ။ ဟုတ်မှလဲလုပ်ပါဗျာတဲ့ နောက်တစ်ယောက်ကလည်း ပြောလာနေပြန်ပြီ။ *ဟုတ်ပါတယ်ဗျာ အင်မတန်ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေပါပဲဗျာ။ ဤကမ္ဘာမြေကြီး ဖြစ်တည်လာပုံတွေကိုက ထူးဆန်းနေသလို၊ ကျွန်တော်တို့ရဲ့ အမိပြည်မြန်မာ ဖြစ်တည်လာပုံတွေကလည်း ဆန်းမဆန်းပါပဲဗျာ။ မြန်မာပြည်ကြီးဖြစ်လာမယ့် ကုန်းမြေကြီးဟာ ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ သန်း ၄၀၀ နှစ်ကျော်လောက်ကပေါ့။ အခုလက်ရှိနေရာမှာ ရှိမနေခဲ့ပါဘူးဗျာ။ မြန်မာပြည်အပါအဝင် အာရှတိုက်ကြီးဖြစ်လာမယ့် ကုန်းမြေကြီးဟာ ကမ္ဘာတောင်ဝင်ရိုးစွန်းနားက ပင်လယ်ပြင်အောက်မှာ ရှိနေခဲ့တာပါ။

*ဟုတ်မှလည်း လုပ်ပါဗျာ။ ဆရာပညာရဲ့ မဖြစ်နိုင်တာတွေ မပြောပါနဲ့ဗျာ။ ဆိုပြီးတော့ သူငယ်ချင်းတွေက ပြဿနာတွေလုပ်လာကြပြန်ပါပြီ။ ခက်တော့နေပါပြီ ဆရာတို့နားလည်အောင် ဘယ်လိုရှင်းပြရမှာလဲဗျာ။ ဒီလိုလေဗျာ ဆရာတို့ စဉ်းစားကြည့်လိုက်ပါ။ ယနေ့ကမ္ဘာ့မျက်နှာပြင်ပေါ်က တိုက်ကြီးတွေဟာ ဟိုးတစ်ချိန်ကမ္ဘာ့အစတန်းက မဟာတိုက်ကြီးတစ်ခုဖြစ်တဲ့ (Pangaea) ထဲမှာ တစ်စုတစ်စေး ရှိနေခဲ့ကြတာပါ။ ကမ္ဘာ့လည်ပတ်ရှိန်နဲ့ အတွင်းပိုင်းက စွမ်းအားတွေကြောင့် အစိတ်စိတ်အမွှာစွာ ကွဲထွက်ခဲ့ပြီးနောက် တဖြည်းဖြည်းရွေ့လျားခဲ့တာကြောင့် အခုလိုဖြစ်လာခဲ့တာပါ။ အဲဒါကို သိပ္ပံပညာရှင်ကြီးတွေက မြေထုချပ်တက်တိုးနှစ်သိအိုရီ (Plate Tectonic Theory) နဲ့ သေသေချာချာ ရှင်းပြခဲ့ကြပါတယ်။ ဒါ့အပြင် တိုက်ကြီးများ ရွေ့မြောင်းသိအိုရီ (Continental Drift Theory) နဲ့လည်း ရှင်းလင်းပြသခဲ့ကြပါတယ်။


နောက်ပိုင်း ခေတ်မီနည်းပညာတွေ တိုးတက်လာတော့ ရေဒီယိုသတ္တိကြွနည်း၊ အိုက်ဆိုတပ်နည်း၊ X Ray နည်းတွေနဲ့ သက်တမ်းထွက်ချက်တာတွေ၊ ကမ္ဘာ့ကုန်းမြေတွေဟာ ဘယ်အချိန်မှာ ဘယ်လိုရွေ့ခဲ့တာတွေ၊ ဘယ်လိုအနေအထား ရှိနေခဲ့တာတွေကို တိတိကျကျ ဖော်ပြနိုင်ခဲ့ပါတယ်။ ဥပမာဆိုရရင် ဘူမိသက်တမ်းတစ်လျှောက် သက်ဦးကပ်၊ သက်လယ်ကပ်၊ သက်မှောင်းကပ်တွေမှာ အဆင့်ဆင့် ပြုပြင်ပြောင်းလဲခဲ့တာတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်ကြီးရဲ့ ကုန်းမြေအဆင့်ဆင့် ပြောင်းလဲခဲ့တဲ့ ဆင့်ကဲဖြစ်စဉ်တွေ (Evolution of Burma) ကိုလည်း ပညာရှင်တွေက ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

ဆရာပြောပြနေတဲ့ နည်းပညာတွေ၊ အဆင့်မြင့်အယူအဆတွေကတော့ လိုက်လို့မမီတော့ပါဘူးဗျာ။ နားမလည်ပါဘူးဗျာ။ ဒါပေသိ။ ဆရာပညာကို တစ်ခုတော့မေးမယ်ဗျာ။ *ရှမ်းကုန်းပြင်မြင့်ကြီးတစ်ခုလုံးဟာ တစ်ချိန်က ပင်လယ်အောက်မှာရှိနေခဲ့တယ်ဆိုတာကိုတော့ ကျုပ်တို့နားလည်လောက်တဲ့ အထောက်အထားတွေနဲ့ အလင်းပြစမ်းပါအုံးဗျာ လို့ ဆိုလာတဲ့ သူငယ်ချင်း ကိုကိုအောင်ရဲ့ မေးခွန်းကိုတော့ ခပ်လွယ်လွယ်လေး ရှင်းပြလိုက်မိပါတော့တယ်။



အခုတွေ့နေကြရတဲ့ မြန်မာ့မြေမျက်နှာပြင်ကို မြင်အောင်ကြည့်လိုက်စမ်းပါ။ အရှေ့ဘက်ကုန်းမြင့်ဒေသ၊ အလယ်ပိုင်းမြေခိုမိလွင်ပြင်ဒေသ၊ အနောက်ဘက်တောင်တန်းဒေသ၊ ရခိုင်ကမ်းမြောင်ဒေသဆိုတာတွေ ရှိနေတာကိုတော့ လက်ခံပါတယ်နော်။ ဟုတ်ပါပြီ။ အဲဒီအပိုင်းကြီးတွေအနက် အရှေ့ဘက်ကုန်းမြင့်ဒေသကြီးက အစောဆုံးမြေပြင်အဖြစ် မြင့်တက်လာခဲ့တာပါ။ ပင်လယ်ပြင်အောက် တစ်နေရာကနေပြီးတော့ မြောက် - အရှေ့မြောက်ဘက် လားရာအတိုင်း တဖြည်းဖြည်း ရွေ့လျားလာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ ခန့် အချိန်ကပေါ့ဗျာ။ အဲဒီအချိန်ကပေါ့ဗျာ ယခုအခါမှာ ရှမ်းကုန်းပြင်မြင့် ဖြစ်လာမယ့်နေရာကြီးတစ်ခုလုံးဟာ ပူနွေးတဲ့ ပင်လယ်ရေတိုက်ပိုင်းအောက်မှာ ရှိနေခဲ့ပါတယ်။ ပင်လယ်နေသတ္တဝါများဖြစ်ကြတဲ့ ခရုတွေ၊ ယောက်သွားတွေနဲ့ သန္တာကောင်တွေ များများစားစား နေထိုင်ခဲ့ကြပါတယ်။

ဘူမိဗေဒဘာသာရပ်မှာ အယူအဆ တစ်ခုရှိနေခဲ့ပါတယ်။ အဲဒါကတော့ ပစ္စုပ္ပန်သည် အတိတ်၏ သော့ချက် (Present is the



Key to the Past) ဆိုတာပေါ့ဗျာ။ ယနေ့မြင်တွေ့နေကြရတဲ့ အဖြစ်အပျက်တွေဟာ အတိတ်ကာလတွေမှာလည်း ဖြစ်နေခဲ့ပါတယ်။ ဆိုလိုတာကတော့ ယနေ့မြင်တွေ့နေရတာတွေကို ထောက်ပြပြီးတော့ အတိတ်ဘူမိသမိုင်းကြောင်းကို ပြောပြနိုင်ပါတယ်။

ယနေ့ကမ္ဘာမှာ ပူနွေးတဲ့ ပင်လယ်ရေတိုက်ပိုင်းမှာ နေထိုင်ကြတဲ့ သတ္တဝါတွေကို လေ့လာကြတာပါ။ အမျိုးအစား ခွဲခြားလေ့လာကြတာပါ။ သူတို့ရဲ့ နေထိုင်ကျက်စားမှု၊ ကြီးထွားမှု၊ မျိုးပွားမှု စတာတွေကို လေ့လာကြတာပေါ့ဗျာ။ အဲဒီအချက်တွေကနေပြီးတော့ အတိတ်ဘူမိသမိုင်းပတ်ဝန်းကျင် (Paleo environment) ကို ဖော်ထုတ်ကြတာပေါ့ဗျာ။

သူငယ်ချင်း ကိုကိုအောင် စဉ်းစားကြည့်လိုက်စမ်းပါ။ ဒီကနေ ရှမ်းကုန်းပြင်မြင့်ကြီးပေါ်က ထုံးကျောက်တွေထဲမှာ တွေ့နေရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာခြင်းကနေပြီးတော့ သူတို့နေတဲ့ ပတ်ဝန်းကျင်၊ အဲဒီထုံးကျောက်တွေပိုချခဲ့တဲ့ အတိတ်ပတ်ဝန်းကျင်ကို ဖော်ထုတ်ရရှိ နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ အမြင့်ပေ ၃၀၀၀ ကျော်မှာရှိနေကြပေမယ့် ဟိုတစ်ချိန်တုန်းက ပင်လယ်ပြင်ကြီးဆိုတာကို အခုတွေ့နေရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက သက်သေခံနေတော့တာပါ။ သန္တာကောင်တွေ (Coral)၊ ပင်လယ်ခရုတွေ၊ ယောက်သွားတွေ (Brachiopods, Cephalopods, Trilobites...) တာ ပူနွေးတဲ့ ပင်လယ်ရေတိုက်မှာနေထိုင်ကြတဲ့ သတ္တဝါတွေပါ။

အခုလေ့လာမှုတွေအရ ပိတ်ချင်းမြောင် (ပြင်ဦးလွင်)အနီးက ပိတောက်ပင်ထုံးကျောက်ထဲမှာ သန္တာကောင်တွေ အများကြီးတွေ့ရပါတယ်။ ပြင်ဦးလွင်က ဇီပင်ကြီးကျောက်လွှာစု၊ ညောင်ဘောကျောက်လွှာစုတွေမှာလည်း ခရုတွေ၊ ယောက်သွားတွေ အများကြီးတွေ့နေရပါတယ်။ အဲဒီသတ္တဝါတွေဟာ ပင်လယ်နေသတ္တဝါတွေ ဖြစ်ကြလေတော့ အဲဒီထုံးကျောက်တွေ ပိုချခဲ့တဲ့ အနည်ကျပ်ပတ်ဝန်းကျင် (Depositional Environment) ဟာ ပင်လယ်အောက်ဆိုတာ မမြင်နိုင်ပါဘူးဗျာ။

အဲဒီတော့ဗျာ မေမြို့ဒိုလိုမိုက် ကျောက်တွေကလည်း ပင်လယ်ရေမှာပဲ ဓာတုအနည်ကျကျောက်နဲ့ ပိုချခဲ့တာပါ။ အဲဒီမှာ ထူးခြားတာတစ်ခုကတော့ ဒိုလိုမိုက်တွင်းထွက်တွေဟာ ဖြစ်စဉ်နှစ်မျိုးနဲ့ ဖြစ်ခဲ့ပါတယ်။ တစ်မျိုးက မူလဖြစ် ဒိုလိုမိုက် (Primary Dolomite) ဖြစ်ပြီး နောက်တစ်မျိုးကတော့ နှောင်းဖြစ် ဒိုလိုမိုက် (Secondary Dolomite) တွေ ဖြစ်ကြပါတယ်။ အဲဒီအကြောင်းတော့ နောက်မှပဲ ပြောပြတော့မယ်နော်။ အနီးစခန်း၊ နီးဘုရားကြီးနားက ဖောင်းတောကျောက်ကျင်းမှာ မေမြို့ ဒိုလိုမိုက်တွေကို စာရေးသူတို့ အဖွဲ့ လေ့လာခဲ့ကြတာတွေ၊ ပိတ်ချင်းမြောင်အနီးက ကျောက်ဖြစ်ရုပ်ကြွင်းတွေ လေ့လာခဲ့ကြတာတွေကို သတိရ တမ်းတမိပါတယ်ဗျာ။ ထူးဆန်းတွေလာ ဒို့မြေကမ္ဘာလေ့လာလို့ မကုန်နိုင်တော့ပါ။



မြစ်မီးရောင်ကျေးရွာစီမံကိန်း

ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ပွင့်လှစ်ပို့ချ

မိတ္ထီလာ စက်တင်ဘာ ၁ မကွေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ မြစ်မီးရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းအား ယမန်နေ့က အဆိုပါရုံး၌ ပွင့်လှစ်ပို့ချပေးခဲ့သည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြဝင်းက အဖွင့်အမှာစကား ပြောကြား၍ မိတ္ထီလာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက မြစ်မီးရောင်ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပွင့်လှစ်ချက်နှင့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ မြစ်မီးရောင် ငွေစာရင်းထိန်းသိမ်းနည်းများအား

သေချာမှတ်သား၍ စာရင်းများ ပုံမှန်ပြည့်သွင်းကြရန် စီမံကိန်းအောင်မြင်အောင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြစ်မီးရောင်ကျေးရွာ စီမံကိန်းတာဝန်ခံ ဒေါ်အေးမြတ်မြတ်ဆွေက စီမံကိန်း အကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များနှင့် ငွေစာရင်းပုံစံ ၁၀မျိုး ရေးသွင်းနည်း အသေးစိတ်အား ရှင်းလင်းပို့ချခဲ့ကြောင်း ဦးစီးအရာရှိထံမှ သိရသည်။

အဆိုပါသင်တန်းအား လိန်တောကျေးရွာ ရေချို(ရွာမ) ကျေးရွာ၊ မလဲကျင်းကျေးရွာတို့မှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင် ၂၃ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ) (၄၆၉)

စာပတ်ရှိန်မြှင့်တင်ရေး လူငယ်စကားပိုင်း ကျင်းပ

လယ်ဝေး စက်တင်ဘာ ၁ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာပတ်ရှိန်မြှင့်တင်ရေး လူငယ်စကားပိုင်းကျင်းပခဲ့သည်။ (ယာပုံ) ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြူက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်စကားပိုင်း ကျင်းပရ

ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားပိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade- 11 မှ မမြတ်နိုးဝေက လူငယ်နှင့်စာပတ်ခြင်း၊ Grade.11 မှ မသံယောဇဉ်က လူငယ်နှင့်နည်းပညာ၊ Grade.10 မှ မသဉ္ဇူမ္မာဝေက လူငယ်နှင့် ယဉ်ကျေးမှု၊ Grade.10မှ မောင်သီဟစည်သူက လူငယ်နှင့်ကုန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူလေး



များ၏ မေးခွန်းများအား ပြန်လည်ရရှိမြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များ စာပတ်

ရရှိမြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များ စာပတ်

ပြင်ဦးလွင်ခရိုင်အတွင်း စာတိအားပို့အားပြည့်စုံစွာသုံးစွဲနိုင်ရေး ထရန်စမီယာများတိုးချဲ့တပ်ဆင် စာတိအားခွဲဝှံ ဖစ်ဆေး

မန္တလေး စက်တင်ဘာ ၁ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ပြင်ဦးလွင်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားပို့အားပြည့်စုံစွာသုံးစွဲနိုင်ရေးနှင့်ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်နှင့်ရပ်ကွက်များတွင် ထရန်စမီယာများ တိုးချဲ့တပ်ဆင်ခြင်း၊ ကာဗာပါကြေးလိုင်းကြီးသစ်များ လဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ (အပေါ်ယာပုံ) ပြင်ဦးလွင်ခရိုင် လျှပ်စစ်မန်နေဂျာသည် မတ္တရာမြို့နယ်

လျှပ်စစ်အင်ဂျင်နီယာနှင့်အတူ ဩဂုတ်၂၈ရက်က မတ္တရာမြို့နယ်တွင်း ဓာတ်အားစနစ်တိုးတက်ကောင်းမွန်ရေးအတွက် တိုးချဲ့တည်ဆောက်ထားသော ဓာတ်အားခွဲခွဲရုံ ရောက်ရှိပြီး ဓာတ်အားခွဲခွဲရုံရှိ ထရန်စမီယာများ ကြံ့ခိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မတ္တရာမြို့နယ် ဓာတ်အားခွဲခွဲရုံတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ပေးမှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (၀၄၅)



ရာသီအလိုက်ပွင့်သည့် ငွေပန်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် စက်တင်ဘာ ၁ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရာသီအလိုက်ပွင့်သည့်ငွေပန်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးချသူ မမြင့်ဆွေထံက သိရသည်။

ကျေးလက်ဒေသများတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ယန်း၊ နှင်းယန်း၊ ဂန္ဓဗဟန်းအမျိုးမျိုး နှင်းဆီ၊ စံပယ်၊ ဇွန်ပန်းများ စိုက်ပျိုးကြသည့်အပြင် ငွေပန်းပင်များကို စိုက်ပျိုးထားကြကြောင်း၊ အခြားပန်းများသည် မြေအောက်ရေ ပေးသွင်းရပြီး ငွေပန်းသည် အရင်းအနှီး ကုန်ကျမှုမရှိဘဲ ပန်းပွားများသည် အိမ်နီးနားချင်းထံမှ တောင်းယူပြီး ရေအစိုဓာတ်ရှိသည့် မြေကွက်များတွင် စိုက်ပျိုးရခြင်း ဖြစ်ကြောင်း၊ လက်တက်ပြောသည်။ (အောက်ပုံ) မူစုစု

ကျေးရွာနေပြည်သူများ လူနေမှုဘဝမြှင့်တင်ရေးအရ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေး

ပွင့်ဖြူ စက်တင်ဘာ ၁ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်တင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ -

၂၀၂၅ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာ၌ စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကျေးရွာနေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြှင့်တင်ရေးအဖွဲ့အစည်းများ အကြားပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တာဝန်ယူမှု တာဝန်ခံမှုစိတ်များ လုပ်ကိုင်

ဆောင်ရွက်တတ်စေရေး၊ စီမံခန့်ခွဲမှုနည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရေးစသည့် စီမံကိန်းပါ သတ်မှတ်စံနှုန်းများအတိုင်း ကျေးရွာနေပြည်သူများကို ဦးဆောင်စေပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခု ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများမှာ ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ၊ ကလန်ကျေးရွာ၊ ဒေးဒရဲကျေးရွာ၊ ရွာသာညွန့်ကျေးရွာ၊ ကမ်းမြစ်ကျေးရွာ၊ ဖိုးပေါက်စုကျေးရွာ၊ ရွာသစ်ကလေး



ပြုကန်-မြို့သာလမ်းကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး

တံတားဦး စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရှင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြုကန်-မြို့သာလမ်း (၀/၄ ဒသမ ၅မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မ) ထု ကတ္တရာလမ်းခင်းလုပ်ငန်း ဆောင်

ရွက်နေမှုများအား ဩဂုတ် ၂၉ ရက် ညနေပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင်

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းဝါ၊ တံတားဦး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဒေါ်သန္တာဝင်း၊ ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ကတ္တရာလမ်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လမ်း

များ ရေရည်တည်တံ့အောင် ကျေးရွာသူ၊ ကျေးရွာသားအနေဖြင့် ပိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒါ့အပြင်ကျေးရွာချင်းဆက်လမ်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးတို့ကို လမ်းညွှန်ဆွေးနွေး ပြောကြားသည်။



ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် နှစ်သန်းနီးပါးတင်ပို့ထား၊ ယခင်နှစ်ထက် ဈေးကောင်းရရှိခဲ့



တံတားဦးမြို့နယ်ပြုကန်-မြို့သာလမ်းအရည် ၄ ဒသမ ၅ မာလုံ၊ အကျယ်(၁၂)ပေ၊ အမြင့် ၁၅ လက်မထု ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရှင်းရန်ပုံငွေကျပ် ၁၇၆ ဒသမ ၈၆ သန်းဖြင့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလမ်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၅၉၂အိမ်၊ လူဦးရေ ၂၂၄၆ ဦးအား အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(ဝဲဝဲ) (၄၀၉)

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းကျော် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ထားပြီး ယခင်နှစ်ထက်ဈေးကောင်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ရက်မှ ဩဂုတ် ၃၁ရက်အထိ နှစ်စဉ် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိပြီး စက်တင်ဘာလမှ စတင်၍ ပြောင်းတင်ပို့မှု ရပ်နားထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ထက်လည်း ဈေးကောင်းရရှိခဲ့သည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် အဓိကတင်ပို့သည့် လမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးသည် လမ်းခရီးအခက်အခဲကြောင့် အနည်းငယ်သာတင်ပို့ပြီး ရန်ကုန်၊ ရေအောင်း၊ ကန်တော်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်ရေးနှင့် ပို့သလို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကနေလည်း ပို့ဆောင်နေသည်။ ပြောင်းစိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးနေသည်။

မိုးမြေပဲများ နတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းသဖြင့် တောင်သူများအဆင်ပြေ

ကျောက်ပန်းတောင်း စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲများ နတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းသဖြင့် တောင်သူများ အဆင်ပြေကြသည်။ မိုးမြေပဲကို နှမ်းသီးနှံနှင့်အတူ တန်ခူးလတွင် စတင်စိုက်ပျိုးကြသဖြင့် မိုးရေကြောင့် စတင်စိုက်ပျိုးခဲ့ကြသဖြင့် တောင်သူများအဆင်ပြေကြောင်း သိရသည်။ မိုးမြေပဲများ နတ်သိမ်းကြခြင်းဖြစ်သည်။ (အပေါ်ယာပုံ)

တစ်ဦးက ပြောသည်။ကျောက်ပန်းတောင်းမြို့နယ်တွင် နှမ်း/မြေပဲ၊ နေကြာနှင့် ပဲစင်းငုံသီးနှံများကို အားထားစိုက်ပျိုးကြပြီး၊ နှမ်းသီးနှံကို တစ်သီးစား စိုက်ပျိုးကြသဖြင့် ရေရသဖြင့် သီးနှံပင်အဖြစ် နှစ်သီးစားစိုက်ပျိုးကြသဖြင့် ကြောင်းနှင့် တောင်သူအများစုမှာ မြေပဲသီးနှံ တစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြပြီး၊ နောက်သီးနှံအဖြစ် ဝါဆိုပဲကို ပြန်လည်စိုက်ပျိုးကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်မြို့နယ်လုံးအနေဖြင့် မိုးမြေပဲစိုက်ဧက ၂၂၁၃၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး၊ ကဆုန်လတွင် စိုက်ပျိုးခဲ့သည့် မိုးမြေပဲများကို ဝါခေါင်လပြည့်ကျော်တွင် စတင်နတ်သိမ်းကြခြင်းဖြစ်၍ ပေါ်ဦးပေါ်ဖျား၌ မြေပဲဆန်တစ်ပြည်ငွေကျပ် ၁၂၀၀၀ ဈေးဖြင့် ရောင်းချခဲ့ကြရသော်လည်း၊ ယခုအခါ မြေပဲဆန် တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဈေးဖြင့် ရောင်းချကြရကြောင်း သိရသည်။ (၄၅၆)



ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် အဓိကတင်ပို့သည့် လမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးသည် လမ်းခရီးအခက်အခဲကြောင့် အနည်းငယ်သာတင်ပို့ပြီး ရန်ကုန်၊ ရေအောင်း၊ ကန်တော်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်ရေးနှင့် ပို့သလို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကနေလည်း ပို့ဆောင်နေသည်။ ပြောင်းစိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးနေသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် အဓိကတင်ပို့သည့် လမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးသည် လမ်းခရီးအခက်အခဲကြောင့် အနည်းငယ်သာတင်ပို့ပြီး ရန်ကုန်၊ ရေအောင်း၊ ကန်တော်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်ရေးနှင့် ပို့သလို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကနေလည်း ပို့ဆောင်နေသည်။ ပြောင်းစိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးနေသည်။

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်ကောက်ခြင်းဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ဩဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်ကာ ဓမ္မရုံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော်ကုန်းထိပ်မှ လမ်းဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ (ယာပုံ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ဩဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်ကာ ဓမ္မရုံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော်ကုန်းထိပ်မှ လမ်းဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ (ယာပုံ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အဖွဲ့မှ ပလတ်စတစ်ကောက်ခြင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ဩဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်ကာ ဓမ္မရုံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော်ကုန်းထိပ်မှ လမ်းဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ (ယာပုံ)

ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား၊ အသင်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံစုန်)မှ ဝန်ထမ်းများသည် ဓမ္မရုံကြီးဘုရားပတ်ဝန်းကျင်နှင့် ညောင်ဦးမြို့မှ မြင်းခြံပခုက္ကူလမ်း မြို့အထွက် သံတော်ကုန်းထိပ်မှ စတင်ပြီး ကျောက်ဂူမင်ဘုရား သွားလမ်းခွဲအထိ ဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများကောက်ယူရှင်းလင်းခြင်းအား ပလတ်စတစ်အမှိုက်ကင်းစင်ရေး စနစ်ဆိုင်ရာ လှုပ်ရှားကောက်ယူဆောင်ရွက်လျက်ရှိကြောင်းသိရကာ၊ Bagan Plastic Campaign အဖွဲ့သို့ အလှူငွေပေးအပ်ခြင်း၊ အမှိုက်ကို စနစ်တကျစုန့်ပစ်ရန် ပုဂံဝန်းကျင် သာယာလှပစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (၄၈၁)





နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ်။

စီးပွားရေးကောင်းမွန်မှုသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်

စီးပွားရေးနှင့်နိုင်ငံရေးသည် အပြန်အလှန်အမှီသဟဲပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများအားလုံးတွင် တာဝန်ရှိ

နေပြည်တော် စက်တင်ဘာ ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပေတို့ဆုံသည့် ကောင်စီဝင်တို့ဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်အောင်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည် သိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုများအား အသီးသီးရှင်းလင်းတင်ပြ ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်

ရှိမှု၊ စက်မှုဇုန်များအလိုက် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းအောင်မြင်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

တာဝန်ရှိသူများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးများက မိုးရာသီကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။

စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မြေမြှုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့် ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန်လိုအပ်မှု၊ စိုက်ပျိုးရေးများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိမှု တောင်သူလယ်သမားများ စိုက်ပျိုးရေးအသိပညာများ သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် စပါးစိုက်ခင်းများအတွက် မျိုးစပါးများ ပံ့ပိုးပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိမှု ဥစားကြက်၊ အသားစားကြက်နှင့် နို့စားနွားများ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။

မြေရိုင်းများအပေါ်၌ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်အချိန်ကာလအတွင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမပြုဘဲ မြေယာများ ရယူထားမှုများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်းဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ လယ်မြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ကြောင်းထို့ကြောင့်သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ မြေများကို အကျိုးရှိစွာဖြင့် အသုံးပြုနိုင်ရန် လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း။

စာကြည့်တိုက်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့် ရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်လမ်းသော်လည်း ရေရှည်မြောင်းများကို စနစ်တကျထည့်သွင်း၍ ရေထုတ်စနစ်များ ဆောင်ရွက်ရန်လိုကြောင်း၊ ရေထုတ်စနစ်များကောင်းမွန်မှုသာ ရေကြီးရေလျှံခြင်းများကို လျော့ပါးစေမည်ဖြစ်ကြောင်း၊ မြေယာနှင့်ပတ်သက်၍ မြေလွတ်

အများပြည်သူအပန်းဖြေအနားယူနိုင်မည့် Mandalay River View တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး

မန္တလေး စက်တင်ဘာ ၁
မန္တလေးဆိပ်ကမ်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှ ၁၉ လမ်းမှ ၂၂ လမ်းအတွင်း၊ ကမ်းနားလမ်းတွင် အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် Mandalay River View တည်ဆောက်မှုမှာ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ကြော်ငြာပြီးစီးတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ပြောသည်။



စာမျက်နှာ ၁၀ သို့ >